



CBCM Herald

cbcmosc@gmail.com

၀၅၅ ၁ ၅၂၅၈၀၈

စီဘီစီအမ် သတင်းဂျာနယ်

(၁၅)ရက်၊ ဇန်နဝါရီလ၊ ၂၀၁၇ ခုနှစ်။

အတွဲ(၂)၊ အမှတ်(၂)

မြန်မာနိုင်ငံ ကက်သလစ်သာသနာတော်၏ သတင်းဂျာနယ်



ကက်သလစ်ဆရာတော်ကြီးများ၏ အစည်းအဝေး
(၁၀ မှ ၁၄ ရက်၊ ဇန်နဝါရီလ ၂၀၁၇)



မြစ်ဆုံငြိမ်းချမ်းရေးဆုတောင်းပွဲ... စာ (၁၀)



သာသနာပြုကလေးသူငယ်များ
...စာ (၁၅)



ကချင်ရိုးရာအနုပညာဇွမ်းရည်ပြိုင်ပွဲ...စာ (၁၇)



ပရိတ်သုဇပဏီတော် ယေဇူးပွဲတော်... စာ (၁၅)



CBCM Herald (သတင်း)

နာယက

ဆရာတော်ပိတာလွင်ကျာရူ

အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ

ဖာသာရ် လီအို နန်းခန့်မန်

ထုတ်ဝေခွင့်အမှတ်

၀၁၇၂၅

အယ်ဒီတာအဖွဲ့ဝင်များ

ဖာသာရ် ဂျိမ်းဘရန်ဂျာ

ဖာသာရ်စောလောရင်းစ်

ဖာသာရ်ပီလျိုဖိုး

ဖာသာရ် ဩဂုတ်စတင်းရွှေ

ဖာသာရ် ဘရန်မိုင်

ဖြန့်ချိရေးတာဝန်ခံများ

အာနားလွန်း

သာသနာ(၁၆)ခုနှင့် သူတော်စင်ဂိုဏ်းများမှ

လူထုဆက်သွယ်ရေးတာဝန်ခံများ

ဒီဇိုင်းဖွဲ့စည်းပုံ

စတုဂံဒီဇိုင်းနစ်ဖန်၊ ရှိစံမေရီ

ပုံနှိပ်တိုက်

စိန်ဇေးဗီးယားပုံနှိပ်တိုက် (၀၀၂၆၂)

အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

CBCM Herald သတင်းစာရုံးခန်း

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း

လူထုဆက်သွယ်ရေးရုံးခန်း

၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်

ဖုန်း ၀၁ ၅၂၅၈၀၈

cbcmosc@gmail.com

အတိုင်ပင်ခံများ

CBCM အထွေထွေအတွင်းရေးမှူး၊

ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊

ကက်သလစ်ရှေ့နေများအဖွဲ့။

ငွေလွှဲရန်

ရိုးမဘက်နှင့် ကမ္ဘောဇဘဏ် မြေဧကန်း၊ ရန်ကုန်။

နော်မြတ်နင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅

မအိမ်ဂိုဏ်းလွန်း ၁၂/ဥကတ(နိုင်) ၁၅၇၃၃၂

ရန်နုဝါဂီလအတွက်ရဟန်းမင်းကြီး၏ ဆုတောင်းရန် ရည်ရွယ်ချက်

ခရစ်ယာန်များတစ်လုံးတစ်ဝတည်းဖြစ်စေရန် အသင်းတော်နှင့်ပြန်လည်ပေါင်းစည်းနိုင်ရန်နှင့်လူသားထု တစ်ရပ်လုံးရင်ဆိုင်တွေ့ကြုံနေရသော စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ဖြေရှင်းနိုင်ကာ ခရစ်ယာန်များအားလုံး တို့သည် ဆုတောင်းခြင်း နှင့် ညီအစ်ကိုရင်းချာ စိတ်ဓါတ် များဖြင့် သခင်ခရစ်တော်၏ သွန်သင်ချက်များကို သစ္စာ ရှိရှိ ရှင်သန်နေထိုင်နိုင်ကာ ခရစ်တီယာန်များ တစ်လုံး တစ်ဝတည်းဖြစ်စေရန် ။

Catholic Bishops' Conference of Myanmar (CBCM) letterhead and main body text in Burmese. Includes contact info, a date stamp '17 DEC 2016', and a signature.

လူထုဆက်သွယ်ရေးသတင်း

CBCM-OSC Director အသစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ၏ လူထုဆက်သွယ်ရေးတာဝန်ခံကို ကက်သလစ်ဆရာတော်ကြီးများ၏ ညွှန်ကြားသည့်အတိုင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင်၍ Rev. Fr. Mariano Soe Naing (SDB)က ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။

ဘဝမှတ်တမ်းတင်ခြင်း

မြန်မာပြည်ကက်သလစ်သာသနာတော်၏ လူထုဆက်သွယ်ရေးတာဝန်ခံအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ သက်တမ်းနှစ်ခါ ထမ်းဆောင်နိုင်ရန် ခွန်အားနှင့် အလင်းကျေးဇူးပေးသနားတော်မူတော်ဘုရားသခင်ကိုလည်းကောင်း၊ လမ်းညွှန်ပေးကြသည့် မြန်မာပြည်ကက်သလစ်ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်များနှင့် ညီအစ်ကို မောင်နှမများကိုလည်းကောင်း၊ ကျေးဇူးရှင်များ အားလုံးကိုလည်းကောင်း ကျေးဇူးအထူးတင်ပါသည်။

ကျေးဇူးတင်လျက် ခရစ်တော်၏နာမတော်၌ Fr. Leo Mang(SDB)

ပုဂံဖရန်စစ်၏ ကမ္ဘာကြီးနှင့်ရောမမြို့တော်သို့ “Urbi et Orbi” ခရစ္စမတ်အထူးကောင်းကြီးနှင့် ခရစ္စမတ်မင်္ဂလာသတင်းစကား

ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့ မယ်ရီးခရစ္စမတ် ဟုဆိုကာ ပုဂံရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် သည် မိမိ၏ခရစ္စမတ် အထူးကောင်း ကြီးမင်္ဂလာတော်နှင့် ခရစ္စမတ်မင်္ဂလာ သတင်းစကားကို စိန်ပီတာရင်ပြင်တော်၌ ပေးရန်အတွက် အစချီလိုက်ပါသည်။

ကမ္ဘာကြီးကို ကယ်တင်သည့် ကယ်တင် ရှင် မက်ဆီယားသခင် နွားစားခွက်မှာ လျောင်းစက်ပြီး ဘက်သလင်ဟင်သိုး ထိန်းတွေ့အတူ၊ သံဇယယ်နဲ့ မယ်တော် တို့ရဲ့ အံ့ဩဖွယ်ဖြစ်စဉ်ကို အသင်းတော် ကြီးက ဒီနေ့တစ်ဖန် တွေ့မြင်ကြရပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့အတွက် သူငယ် တော်ဖွားမြင်ပြီ ဟူသော ရှေးပရောဖက် များရဲ့ ဟောထား ချက်များစွာဟာ ဒီနေ့ ပြည့်စုံပြီဖြစ်ကြောင်း၊ ဘုရား၏သားတော်၊ မယ်တော်၏သားတော် ဒီကလေးငယ်ရဲ့ ပါဝါဟာ ကြွယ်ဝမှုတွေကို အခြေခံတဲ့ပါဝါ မဟုတ်ပဲ ချစ်ခြင်းမေတ္တာကို အခြေခံတဲ့ ပါဝါပင်ဖြစ်ကြောင်း ချစ်ခြင်းမေတ္တာပုံဖော် တဲ့ ပါဝါဟာ ၎င်းရဲ့ဘုန်းဂုဏ်တော်ကို စွန့် ပြီးလူ့အဖြစ်ယူ မွေးဖွားခြင်း၊ ကိုယ့်ကိုယ် ကိုယ်ပူဇော်စတေးခံပြီး ကားတိုင်ပေါ်မှာ အသက်စွန့်ကာ ရှင်ပြန်ခဲ့တဲ့ ပါဝါဖြစ် ကြောင်း၊ ဘုရားရှင်၏ နိုင်ငံတော်နှင့် ငြိမ်းချမ်းခြင်းကို ဖော်ဆောင်ကာ ကျွန်ုပ်



တို့ကမ္ဘာလူသားများ လိုက်ကျင့်နိုင်ရန် အစပျိုးပေးသည့် အစေခံခြင်းပါဝါပင်ဖြစ် သည်ဟု အရှင်သူမြတ်က ဆိုပါသည်။

ဒီနေ့ ငြိမ်သက်ခြင်းမင်္ဂလာစကားတော် သည် ကမ္ဘာစွန်းရှိသူများ ထိတိုင်သက် ရောက်ပါစေ အထူးသဖြင့် စစ်ပွဲများနှင့် ပဋိပက္ခများအကြားတွင် ငြိမ်သက်ခြင်းကို တောင့်တနေသူများ အားလုံးအပေါ်သက် ရောက်ပါစေ ဟုဆိုကာ၊ ဆီးရီးယား၊ အလက်ပို၊ ပါလက်စတိုင်း၊ သန့် ရှင်းသော

မြေ Holy Land၊ အီရတ်အဲလ်၊ အီရတ်၊ လစ်ဗျာ၊ ရဲမာန်၊ နိုက်ဂျီးရီးယားနဲ့ အာဖရိ က တစ်ခွင်၊တောင်ဆူဒန်၊ ကွန်ဂို၊ အရှေ့ ယူကရိန်း၊ ကိုလန်ဘီယာ၊ ဗီနီဇွဲလာ၊ မြန်မာ၊ ကိုးရီးယားကျွန်းဆွယ်၊ စသည့်နေ ရာများတို့တွင် စစ်ပွဲများ၊ ပဋိပက္ခများ၊ အမြန်ဆုံး ရပ်ဆိုင်းကာ ငြိမ်းချမ်းခြင်း ကြေအေးခြင်းများရရှိနိုင်ပါမည့်အကြောင်း ကို တစ်နိုင်ငံခြင်းဆီဖော်ပြကာ အရှင်သူ မြတ်က ကောင်းကြီးမင်္ဂလာပေးခဲ့ပါသည်။

၎င်းအပြင်၊ အကြမ်းဖက်မှုများကြောင့် ချစ် ခင်သူဆုံးရှုံးကြရသူများ၊ အကြမ်းဖက်ခြင်း မျိုးစုံ၏ သားကောင် ဖြစ်နေကြသူများ၊ နေရာပြောင်းရွှေ့နေထိုင်ကာ ၊ ခိုလှုံရာရာ ဒုက္ခသည်များ၊ အိုးအိမ်မဲ့သူများ၊ လူကုန် ကူးခံကြရသူများ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ နေရသူများ၊ ကလေးသူငယ်များ အားလုံးတို့သည် စစ်မှန်သောငြိမ်သက် ခြင်းရရှိနိုင်ကြပါစေဟု ကောင်းကြီးပေးခဲ့ ပါသည်။

အရှင်သူမြတ်က မြန်မာနိုင်ငံ အတွက် အထူးကောင်းကြီးမင်္ဂလာပေး ခြင်းနှင့် ဆုတောင်းမေတ္တာတွင် လူသား ချင်းစာနာထောက်ထား ကူညီမှုနှင့်လို အပ်သော ကြိုတင်ကာကွယ်မှုများကို အရေးပေါ် လိုအပ်နေသူများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးမှု နှင့်အတူ ငြိမ်းချမ်းခြင်းလမ်းစဉ်ကိုမြှင့် တင်ပေးနိုင်မယ့် ကြိုးပမ်းမှုများကိုမြန်မာ နိုင်ငံသည် လုပ်ဆောင်နိုင်ပါစေဟု ဆိုကာ အရှင်သူမြတ် ပုဂံဖရန်စစ်က စိန်ပီတာ ရင်ပြင်တော်ပြုလုပ်ခဲ့သော ဒီနှစ်ခရစ္စမတ် မင်္ဂလာသတင်းစကားနှင့် ခရစ္စမတ် အထူးကောင်းကြီး “Urbi et Orbi” တွင် မြန်မာနိုင်ငံအား အထူးဖော်ပြ၍ ကောင်း ကြီး မင်္ဂလာပေးကာဖြင့် ဆုတောင်းပေးခဲ့ သည်ဆိုခြင်းကိုဗာတိကန်ရေဒီယိုသတင်း အရသိရှိရပါသည်။ RVA

လူသားများအကောင်းပြုလုပ်လျှင်(၂၀၁၇)ခုနှစ်သည်ကောင်းမွန်နေလိမ့်မည်



ပုဂံရဟန်းမင်းကြီးဖရန်စစ်သည် ဗာတိကန်ရှိ စိန်ပီတာ ကျောင်းတော်ကြီး၌ နှစ်သစ်မိတ္တူ တရားတော်မြတ်ကို ကျင်းပ ပေးခဲ့သည်။ မိတ္တူတရားတော်အတွင်းမိမိ ၏ နှစ်သစ်မိန့်ခွန်းတွင် ကမ္ဘာကြီးပိုမိုငြိမ်း

ချမ်းရန်အတွက် အားစိုက်လုပ်ဆောင်နေ သောသူများအတွက် ဆုတောင်းပေးခြင်း နှင့်လူအများအပြားသည်ကောင်းမွန်သော လုပ်ငန်းများကို ဆတိုးလုပ်ဆောင်ပါလျှင် ယခု ၂၀၁၇ ခုနှစ်သည် ပိုမိုကောင်းမွန်ပါ

လိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ကျွန်ုပ်တို့ အားလုံးသည် ပိုမိုကောင်းမွန်သောလုပ် ဆောင်မှုများကို ဘုရားသခင်၏ကျေးဇူး တော်ဖြင့် တိုးတက်လုပ်ဆောင်နိုင်ရန် ကြိုးစားသွားကြပါစို့။

တစ်နေ့ထက်တစ် နေ့ ငြိမ်းချမ်းခြင်းတရား၏ ပြုပြင်ဖန်တီးမှု ကို ကျွန်ုပ်တို့ တစ်ဦးစီက ကြိုးစားလုပ် ဆောင်သွားကြပါစို့ဟု ပုဂံရဟန်းမင်းကြီး ကထိုနေ့ည စိန်ပီတာရင်ပြင်တွင် စုရုံးနေ သော(၅၀၀၀၀)ခန့်ရှိသည့် ဘုရားဖူးပရိ သတ်များအား မိန့်ကြားခဲ့သည်။

အကြမ်း ဖက် တိုက်ခိုက်သူများကို မုန်းတီးရန် မဟုတ်ဘဲ ပြန်လည်ပေါင်းစည်းညီညွတ် ရေးအတွက်ကြိုးစားလုပ်ဆောင်ရန် ရိုမန် ကက်သလစ်အသင်းတော်က ယခုနှစ်၏ ပထမနေ့တွင် ငြိမ်းချမ်းရေးနှစ်၏ အဓိက လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်သွား ကြရန် ဆုံးဖြတ်သွားခဲ့ကြသည်။

သို့သော် နှစ်သစ်သည် အကျဉ်းတန်ခွာ စတင်ခဲ့ သည်။ မင်္ဂလာသတင်းနှင့် မျှော်လင့်ခြင်း ဖြင့် အချင်းချင်းနှုတ်ဆက် ကြရမည့်ည တွင် Istanbul ရှိ ညစားသောက်ဆိုင်

တစ်ခု၌ဖြစ်ပျက်ခဲ့သောအကြမ်းဖက်မှုတစ် ခု ကြောင့် ၃၉ ဦးခန့်သေဆုံးခဲ့ရပြီး ဆယ်ဦးထက် မနည်းသောလူများကို ထိ ခိုက်ဒဏ်ရာရစေခဲ့သောကြောင့် ကျွန်ုပ် သည် တူရကီလူမျိုးများနှင့်အတူ ထပ်တူ ဝမ်းနည်းရပါကြောင်းကိုလည်း မိန့်ကြား ကာ ဘုရားရှင်သည် မတရားမှုနှင့် ထိတ်လန့်စရာများကို ဖြစ်ပေါ်စေသော အဖြစ်အပျက်များနှင့် လူပုဂ္ဂိုလ် များကို ကြိုးစားတွန်းလှန်နေသောသူများအားလုံး အပေါ်လိုအပ်သော ခွန်အားနှင့်အလင်း ကျေးဇူးများကို ပြည့်စုံစွာသွန် လောင်းပေး ပါစေကြောင်းကိုလည်း ကျွန်ုပ် ဆုတောင်း ပါသည် ဟု ပုဂံရဟန်းမင်းကြီး ကဆက် လက်မြွက်ကြားသွားခဲ့သည်။

“ကြင်နာခြင်းနှင့် နိမ့်ချခြင်းသည် အားနွဲ့သူများ၏ ကိုယ်ရည်ကိုယ်သွေး မဟုတ်၊ ခွန်အားကြီးသူများ၏ အရည် အချင်းများဖြစ်သည်” ဟုဆိုကာ နှစ်သစ် မိန့်ခွန်းကို အဆုံး သတ်သွားခဲ့ကြောင်း ဗာတိကန်နိုင်ငံ AP သတင်းဌာန၏ တင်ပြ ချက်အရသိရှိရပါ သည်။ (CBCM-OSC)

သန့်ရှင်းသောမယ်တော်ပွဲနေ့ ပုပ်ရဟန်းမင်းကြီး၏ဩဇာ

ဇန်နဝါရီလ(၁)ရက်၊ ၂၀၁၇ ခုနှစ် ဘုရား၏ သန့်ရှင်းသောမယ်တော်ပွဲနေ့ တွင် ပုပ်ရဟန်းမင်းကြီးသည် စိန်ပီတာ ဘာဆီလီကား၌ မစ္စားတရားတော်ကြီးကို ကျင်းပပေးခဲ့သည်။ “နှစ်တစ်နှစ်၏ ပထမ ဆုံးနေ့ကို ဘုရား၏သန့်ရှင်းသော မယ်တော်ပွဲနေ့ ကျင်းပခြင်းဖြင့် အစပြုခြင်း မှာ မယ်တော်သည် ကျွန်ုပ်တို့ အားလုံး၏ မိခင်လည်းဖြစ်၊ စံပြုလည်းဖြစ်ကြောင်းနှင့် ထိုသို့ကျင်းပပြုလုပ်ခြင်းမှာ ကျွန်ုပ်တို့ သည် မိဘမဲ့ကလေးများ မဟုတ်ကြောင်း ကိုလည်း အသိပေးလိုခြင်းဖြစ်သည်” ဟု မိမိ၏ တရားတော်ထဲတွင် မိန့်ကြားသွားခဲ့ သည်။ “နှစ်တစ်နှစ်လုံး၏ ခရီးစဉ်ကို ကျွန်ုပ်တို့ကိုချစ်သော မိခင်မယ်တော်နှင့် အတူ ခရီးပြုစေလိုခြင်း ဖြစ်သည်” ဟူ၍ လည်းမိန့်ကြားသွားခဲ့သည်။ ရှင်လုကာ ကျမ်းတွင်ဖော်ပြသော “မယ်တော်သည် ခပ်သိမ်းသောအရာများကို မိမိ၏နလုံး ထဲ၌ပိုက်ထွေးထားလေ၏” ဟူသောကျမ်း ပိုဒ်ကို အခြေခံကာ “အမိမယ်တော်သည် ခရစ်တော်ကို မွေးဖွားသန့်စင်ရန် သိကြား မင်းက အမိန့်တော်ပြန်ခြင်းမှစ၍ သခင် ခရစ်တော်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် မိမိအတွက်ထား ရှိသော ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် ကြိုးစားခြင်းထက် ဖြစ်ပျက် သမျှအားလုံးစုံကို ဘုရား၏ အလိုတော် ဟုမှတ်ယူကာ နိမ့်ချစွာလက်ခံတတ်သော အမိမယ်တော်၏ ဘုရားသခင်ကိုချစ်ခြင်း၊ အကြွင်းမဲ့နှစ်ခြင်းနှင့် နိမ့်ချခြင်း” တို့ကို ထောက်ရှုဝေမျှ ပေးသွားခဲ့သည်။ “နားမ လည်နိုင်ခြင်းများစွာထဲမှ မယ်တော်သည် သခင်ခရစ်တော်၏ နလုံးခုန်သံကို တိတိ ဆိတ်စွာနားစွင့် နေခဲ့သည်။

ထိုမှတစ်ဆင့် ဘုရားရှင်၏ နလုံးခုန်သံကို မိမိဘဝနှင့်ရင်း၍နာခံ နားစွင့်တတ်ရန် သင်ယူခဲ့သည်။ သမ္မာကျမ်းစာ ထဲတွင် အမိမယ်တော်သည် စကားများစွာပြော ဆိုခြင်း၊ အံ့ဖွယ်အာနုဘော်များပြသပေး ခြင်းများ မပြုလုပ်ခဲ့ပါ။ မိမိသားတော် ယေရူး၏ ကယ်တင်ခြင်းလုပ်ငန်းစဉ် တစ် လျှောက်လုံးအတွက် နောက်ကွယ်မှ နေကာ အဓိကကူညီပံ့ပိုးသူအဖြစ်တည်ရှိ နေခဲ့သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့် ကြားသွားခဲ့သည်။ များစွာသောနေရာ၊ ဘုရားကျောင်းများနှင့် အထင်ကရနေရာ များတွင်မယ်တော်လိုက်ဂူများ၊ မယ်တော် ဆင်းထုများ ထားရှိ၊ တည်ရှိနေရခြင်းမှာ ကျွန်ုပ်တို့သည် မိခင်ရှိသောကလေးများ ဖြစ်ကြောင်းသတိပေးခြင်းဖြစ်ကာ “အမေ ရှိသောနေရာတွင် ကြင်နာညင်သာမှုများ ရှိနေသည်။

“ကျွန်ုပ်တို့သည် နှစ်သစ်တစ်နှစ် ကို ဘုရား၏ကောင်းမြတ်ခြင်းနှင့် သနား ကြင်နာခြင်း ထင်ဟပ်နေသော မယ်တော် နှင့် အသင်းတော်၏ မိခင်မျက်နှာများဖြင့် အစပြုခြင်းမှာ ကျွန်ုပ်တို့သည် ဝိညာဉ် ရေးရာ၌မိဘမဲ့များ မဟုတ်တော့ ကြောင်း ကို သတိမူရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ၌ မိဘမဲ့များဖြစ်လာကြ သောအခါ ဘဝအသက်တာထဲတွင် ဘုရား၏ သနားကြင်နာခြင်းများကိုမခံစား ရတော့ခြင်း၊ ကျွန်ုပ်တို့သည် ဘုရား သခင် ၏ မိသားစုနှင့် ပတ်သက်မှု မရှိတော့ ဟု ခံစားလာရခြင်း များဖြစ်လာသည်။ ထိုခံ စားချက်ကြီးမားလာသောအခါ ကျွန်ုပ်တို့ သည် အတ္တသမားများဖြစ်လာနိုင်ပါသည်။ ရရှိပိုင်ဆိုင်သောအသက်တာ သည်နီးစပ် သူများနှင့် ဝေမျှအသက်ရှင်ရန် ဘုရားပေး



လက်ဆောင်တစ်ခုဖြစ်ကြောင်းသိမှတ်ရန် မေ့လျော့နေတတ်ကြပါသည်။ ထိုအရာနှင့် ဆန့်ကျင်စွာ အမိ မယ်တော်မှာမူ အားလုံးအတွက် မိခင် မေတ္တာ အပြည့်ပါသော နွေးထွေးမှုကို ပေးနိုင်ခဲ့သည်။ အန္တယ်ရာယ်နှင့် အခက် အခဲများကြား နှစ်သိမ့်ကာကွယ်ပေးမှု၊ လူသား အားလုံးအတွက် နွေးထွေးသော ခိုလှုံရာ ကိုလည်းပေးနိုင်ခဲ့သည်။ လူမှုရေး လောကတွင် မိခင်များသည် စိတ်ဝမ်းကွဲ ပြားခြင်း နှင့်တစ်ကိုယ်ကောင်း ဆန်ခြင်း တို့အတွက် အစွမ်းအထက်ဆုံး နှင့် အကောင်းဆုံး မဟာဖြေဆေးကြီး လည်း ဖြစ်သည်။ မိခင်သည်သာလျှင်ကြင်နာမှု၊ ကိုယ်ကျိုး စွန့်အနစ်နာခံမှုနှင့် မျှော်လင့် ခြင်းများကို အာမခံနိုင်သောအရာဖြစ် သည်။ ထိုကဲ့သို့ မိခင်မယ်တော်၏ပွဲနေ့ကို ကျင်းပခြင်းသည် အသင်းတော် တည်း ဟူသောမိသားစုကြီးတွင် ကျွန်ုပ်တို့သည်

မိသားစုဝင်များ ဖြစ်ကြောင်း ကျွန်ုပ်တို့ သည်ဘုရား၏မိသားစုဝင်များဖြစ် ကြောင်း နှင့် မိသားစုအတွင်း၌သာလျှင် စစ်မှန် သော နွေးထွေးမှု ပျော်ရွှင်မှုကို ခံစားရ နိုင် မည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းတွင် လည်း ဘုရား၏ မိခင်မယ်တော်ပွဲနေ့ကို ကျင်းပခြင်းဖြင့် ကျွန်ုပ်တို့သည် လဲလှယ် ကူးသန်းရသော ကုန်ပစ္စည်းများ မဟုတ် သကဲ့သို့ ရွှေ့ပြောင်း သတင်းသမားများ လည်းမဟုတ်ပေ။ ကျွန်ုပ်တို့သည် ဘုရား၏သား သမီး၊ မိသားစုဝင်နှင့် ဘုရားလူမျိုးများဖြစ် ကြကြောင်းကိုလည်း ပြန်လည်သတိပေး နေခြင်းဖြစ်သည်ဟူ၍လည်း ထိုနေ့ဩဇာ တွင်မြွက်ကြားသွားခဲ့ကြောင်းကိုဗာတီကန် နိုင်ငံ EWTN သတင်းဌာန Hannah Brockhaus ၏ တင်ပြချက်အရ သိရှိရပါ သည်။ (CBCM-OSC)

ကလေးငယ်(၂၈)ဦးအား ပုပ်ရဟန်းမင်းကြီး ဆေးကြောခြင်းပေးခြင်း

သခင်ယေရူးဆေးကြောခြင်းခံယူခြင်းပွဲနေ့ ဇန်နဝါရီလ (၈)ရက် တနင်္ဂနွေနေ့ တွင် ပုပ်ရဟန်းမင်းကြီးသည် Sistine ဘုရားကျောင်းငယ်လေးထဲတွင် မစ္စားတရားတော် မြတ်ကိုပူဇော်ခဲ့သည်။ မစ္စားတရားတော်မြတ်တွင် ကလေးငယ်(၂၈)ဦးတို့အား ဆေး ကြောခြင်းစက္ကရာမင်းတူးကိုပေးခဲ့ပြီး ဘက်သလင်ဟင်ရှိ နွားစာခွက်အတွင်း ဝိုင်ကြွေး ခဲ့သော သူငယ်တော်လေးများ၏သံသယခရစ်တော်၏ပထမဦးဆုံးသောတရားဖြစ်သည်။ ကလေးငယ်များဝန်းရံလျှက်မစ္စားတရားကိုပူဇော်ပြီး တရားဩဝါဒကို မြွတ်ကြား ရာတွင် ပုပ်ရဟန်းမင်းကြီးက “ယုံကြည်ခြင်းဆိုသည်မှာ ယုံကြည်ခြင်းအချုပ်ကို နတ်တို့က ရွက်ဆိုခြင်းမဟုတ်ပါ။ ဘုရားသခင်နှင့် အမှန်တရားကို အကျွင်းမဲ့ လက်ခံ ယုံကြည်ခြင်း၊ ကျွန်ုပ်တို့၏ဘဝ ပုံသက်သေကောင်းများဖြင့် နီးစပ်သူများကို သွန်သင်ခြင်းများပင်ဖြစ် ကြောင်း၊ ယုံကြည်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏နလုံးသားတွင် ထွန်းလင်းသော အလင်း တန်း တစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့ဆေးကြောခြင်း ခံယူသောအခါ ဖရောင်းတိုင်ကို တွန်းညှိထားခြင်းဖြစ်ကြောင်း၊ ရှေးနှစ်ပေါင်းများစွာက အသင်းတော်သည် ဆေးကြောခြင်းစက္ကရာမင်းတူးကိုထူးခြားသောအလင်းတစ်ခုဟုယုံကြည်ခြင်းဖြင့် ကြည့်မြင် တတ်ရန် လမ်းညွှန်ပြပေးသော အလင်းတစ်ခုအဖြစ် မှတ်ယူ သမုတ်ထားကြောင်း” မိန့် ကြားခဲ့သည်။

မိမိရင်သွေးငယ်လေးများအား ဆေးကြောခြင်းစက္ကရာမင်းတူးကိုပေးရန် ဘုရား ကျောင်းသို့ခေါ်ဆောင်လာသော မိဘများအား ပုပ်ရဟန်းမင်းကြီးက “သင်တို့ သားသမီး များ၏ယုံကြည်ခြင်းတိုးပွားရှင်သန်ရန် ကူညီလုပ်ဆောင်ပေးရမည့်ဝတ္တရားရှိသည်။ သို့မှသာ လျှင် သူတို့သည် မိမိတို့ ယုံကြည်ခြင်းတွင် အသီးအပွင့်များဖူးပွင့်လျက် တစ်ပါးသူတို့အား သက်သေခံ ဝေမျှနိုင်ပါလိမ့်မည်”ဟု မြွတ်ကြားကာ ကလေးငယ်များ၏ငိုသံ ပိုမို ကျယ် လောင် လာသည်နှင့်အမျှ ပုပ်ရဟန်းမင်းကြီးက “တေးဂီတပွဲကြီးစတင်ပါပြီ” ဟု ဟာသ နောက်မြွတ်ကြားခဲ့သည်။ ကလေးငယ်များ ဝိုင်ကြွေးရခြင်း အကြောင်းရင်းသည် နေရာ စိမ်းတွင် ရောက်ရှိ လာခြင်း(သို့)ဆာလောင်မှုဝေဒနာခံစားရခြင်း (သို့) အခြားကလေးများ ၏ ငိုသံကိုကြား ရသောကြောင့် လည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်တို့၏ ကလေးငယ် ကို မပိတ်ပင် ပါနှင့်။ နို့ချိုတိုက်ကြွေးရန်လိုအပ်ပါလျှင် ဆက်လက်တိုက်ကြွေးပါ” ဟု မိခင် များအား အားပေးခဲ့သည်။ “အမိမယ်တော်သည် နွားစားခွက်တွင်ဝိုင်ကြွေးသော သူငယ် တော်လေး အား နို့ချိုတိုက်ကျွေးခဲ့သကဲ့သို့ သင်တို့သည်လည်း ဘုရားကျောင်းတော် ထဲတွင် ဖြစ် လင့်ကစား သင်တို့၏ရင်သွေးငယ်လေးများကို မဆိုင်မတွတ်တိုက်ကျွေးပါ” ဟု မိန့်ကြား ခဲ့ကြောင်း ဗာတီကန်ရေဒီယိုမှ သတင်းရရှိပါသည်။ (CBCM-OSC)

အီတလီနိုင်ငံတွင် လှုပ်ခတ်သော ငလျင်မှ အသက်ရှင်ကျန်ရစ်သူကို ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

ဗာတီကန်
၅/၁၂/၂၀၁၇။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ၊ (၅) ရက် ကြာသပတေးနေ့၌ ပုပ်ရဟန်းမင်းကြီးသည် လွန်ခဲ့သော ငလျင်ဒဏ်ကို ပြင်းစွာခံစားကြရကာ အသက်ရှင်ကျန်နေသော Spoleto-Norcia နယ်ရှိ ရာပေါင်းများစွာသော အီလလျူလူမျိုး ငလျင်ဘေးသင့်ပြည်သူများကို တွေ့ဆုံခဲ့သည်။ ထိုနေရာ တစ်ဝိုက်တည်းကိုသာ လျင် လွန်ခဲ့သော ဩဂုတ်လတွင် ပြင်းစွာ လှုပ်ခတ်ခဲ့၍ လူဦးရေပေါင်း (၃၀၀) နီးပါး သေဆုံးမှုကိုဖြစ်ပေါ်စေခဲ့သည် သာမက အောက်တိုဘာလ ၂၆ နှင့် ၃၀ ရက်များတွင်လည်း ပြင်းထန်စွာလှုပ်ခတ်ခဲ့မှုများကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုများကို လည်းဖြစ်ပေါ်စေခဲ့ကြောင်း Philippa Hitchen's ၏ ဇန်နဝါရီလ(၂) ရက်နေ့ နောက်ဆုံးသတင်းပေးပို့ချက်အရ သိရှိရပါသည်။ လူဦးရေ (၈၀၀) ခန့်ရှိသော ငလျင်ဘေးသင့်ပြည်သူများသည် မိမိတို့၏ ဆရာတော်ကြီး Renato Boccardo နှင့် ဒေသခံအကြီးအကဲတို့၏ ဦးဆောင်မှုဖြင့် ရောမမြို့ရှိ စိန်ပေါလ် VI ခန်းမသို့ ရောက်ရှိလာကာ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ကြသည်။ များစွာသောသူတို့သည် ကြီးမားသောမြို့ရွာအဆောက်အအုံကြီးများနှင့် နေအိမ်များကို အကျိုးအပံ့အစအနအဖြစ် ပြောင်းလဲခဲ့သည့်ပြင် ထန်သောငလျင်ဒဏ်ကြောင့် မိမိတို့၏နေ



အိမ်၊ အသက်မွေးဝမ်းကြောင်းရေး၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနှင့် ချစ်ခင်သူများကို ဆုံးရှုံးခဲ့ကြရသူများဖြစ်သည်။

ဒေသဆိုင်ရာပြန်လည်တည်ဆောက်ခြင်း

ပုပ်ရဟန်းမင်းကြီးက ထိုင်ခုံတွင် ထိုင်လျက် ဒေသခံအကြီးအကဲများနှင့် ထိုသူတို့၏ ကျောင်းထိုင်ဘုန်းတော်ကြီးက အစီရင်ခံတင်ပြသော မိမိလူများ၏ ဒုက္ခဆင်းရဲနှင့် ယခုအခါတွင် ခိုလှုံစရာများကို ပြန်လည်မွမ်းမံ ပြင်ဆင်ခြင်းများ ပြုလုပ်နေပြီးဖြစ်ကြောင်း တင်ပြချက်များ၊ မိမိလူမျိုးတို့၏ ဝေဒနာများကို နားထောင်လျက် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ထိုနာကျင်ဖွယ်သော အခြေအနေတွင် တရားဟောကြားပေးခြင်းထက် ဒေသတစ်လျှောက်လုံးရှိပျက်စီးခဲ့ရသော သူတို့

၏ဝိညာဉ်ရေး၊ စိတ်ဓါတ်ရေးရာနှင့် ခန္ဓာရေးဆိုင်ရာ ပြန်လည်တည်ဆောက်ရန်မှာ အရေးအကြီးဆုံး အရာများဖြစ် သည်ဟု မိန့်ကြားသွားခဲ့သည်။

ကုသပေးသောလက်များ

ထိခိုက်ဆုံးရှုံးခဲ့ရသော လူများစွာတို့၏ ဒဏ်ရာများ၊ နာကျင်မှုများကို သက်သာရန်ရှာဖွေရင်း အတူတကွထိကြွေးနေသောသူများအား တတ်အားသမျှကူညီကုသပေးကြရန်တတ်ကျွမ်းသောဆရာဝန်များ၊ သူနာပြုဆရာမများနှင့် မီးသတ်ရဲများ၊ ကယ်ဆယ်ရေးလုပ်သားများ အပါအဝင် ကျွန်ုပ်တို့အားလုံးသည် တတ်နိုင်သည့် ဘက်မှ ထိုသို့ဒုက္ခရောက်သူများကို ဆက်လက်ကူညီပေးကြရန်အတွက်လည်း မိန့်ကြားသွားခဲ့သည်။

ဝေမျှခြင်းနှင့် ထပ်တူထပ်မျှ ခံစားပေးခြင်း

နောက်ဆုံးအနေဖြင့် ပုပ်ရဟန်းမင်းကြီးက ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများတွင် ဝေမျှခံစားပေးသော စိတ်ထားများဖြင့် ပေးလှူကူညီကြရန်နှင့် မိမိတို့သည် တူညီသော ထိုအရာများကို ခံစားခဲ့ကြရပါလျှင် နားလည်ခံစားပေးနိုင်မည်။ ထပ်တူနာကျင်ရမည်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုသူတို့၏မျှော်လင့်ခြင်းများ သေဆုံးမသွားရန် အရေးကြီးကူညီပေးရမည်။ အတူအကွဝေမျှလျက်အသက်ရှင်ပေးသွားကြပါစို့၊ ထိတ်လန့်စရာကောင်းသော သဘာဝဘေးအန္တရာယ်များ ပိုမိုသတိရှိကြပါစို့၊ ပိုမိုလူသားဆန်စွာအသက်ရှင် စာနာကြပါစို့ ဟူ၍လည်း မိန့်ကြားခဲ့သည်။

Amatrice သို့ ကြွရောက်လည်ပတ်မှု

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ငလျင်လှုပ်ခတ်သွားပြီး (၃)လအကြာတွင် Amatrice နိုင်ငံရှိ ငလျင်ဒဏ်ခံ ရသော မြို့နှင့် ၎င်းဝန်းကျင်ရှိ မြို့ငယ်နှစ်ခု သို့ ဒေသခံများက မျှော်လင့်မထားသော ကြွရောက်လည်ပတ်မှုကို ပြုလုပ်ကာ ဒုက္ခရောက်သူအချင်းချင်းကိုရင်းနှီးစေခဲ့သည်။ မိမိ၏ လည်ပတ်ခြင်း၌ မိန့်ခွန်းမြွက်ကြားရန်မဟုတ် သင်တို့၏ နာကျင်ခံစားရခြင်းများကို ရိုးရှင်းစွာ မျှဝေခံစားရန်နှင့် သင်တို့နှင့်အတူဆုတောင်းရန်ရောက်လာခြင်း သာဖြစ်ကြောင်း ပြောကြားသွားခဲ့ကြောင်း ဗာတီကန်ရေဒီယိုမှ သတင်းရရှိပါသည်။

(CBCM-OSC)

ခေါ်တော်မူခြင်းကိုပြုစုပျိုးထောင်ရန် ပြင်းပြသောစိတ်နေစိတ်ထားနှင့်ကျေးဇူးတင်တတ်သော စိတ်ထားလိုအပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် (နီးကြားလော့၊ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့လှမ်းသွားလော့။ ခေါ်တော်မူခြင်းနှင့် အသက်တာဆက်ကပ်ခြင်း၊ ကျွန်ုပ်သည် သာသနာပြုခြင်း၌ရှိနေပါသည်) ဟူသော ခေါင်းစဉ်ဖြင့် အီတာလျူ ခေါ်တော်မူခြင်းဆိုင်ရာ ရဟန်းမင်းကြီး အသိအမှတ်ပြု နိုင်ငံတကာဆိုင်ရာ ခေါ်တော်မူခြင်းပြုစုပျိုးထောင်ရေးအဖွဲ့မှ ဦးဆောင်ကာခေါ်တော်မူခြင်းဆိုင်ရာ တွေ့ဆုံနီးနှောဖလှယ်ပွဲမှ ပါဝင်တက်ရောက်သူများကိုဇန်နဝါရီလ၊ (၅)ရက် ကြာသပတေးနေ့၊ ၂၀၁၇ တွင်လက်ခံတွေ့ဆုံခဲ့သည်။ ဗာတီကန် ရေဒီယို သတင်းထောက် Devin Watkins'၏ သတင်းပေးပို့ချက်အရ ပါဝင်တက် ရောက်သူများနှင့်ပုပ်ရဟန်းမင်းကြီးတို့၏ တွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြီးသည် (၈၀၀)ခန့်ရှိသောသူတော်စင်ရဟန်းများ၊ သီလရှင်များနှင့် ရဟန်းလောင်းများ ခြံရံလျက် နီးနှောဖလှယ်ပွဲ၏ ခေါင်းစဉ်ကို အခြေခံကာ ကျယ်လောင်စွာဖြင့် များစွာသော ယနေ့ခေတ်လူငယ် မောင်မယ်များ စွာတို့တွင်မည်သူသည် "ထ၍ရှေ့သို့လှမ်းသွားလော့" ဟူသော နှိုးဆော်သံကိုကြား

နာကြရပါသနည်း/ဟုမေးခွန်းမေးကာ သုံးသပ်စေခဲ့သည်။ မည်မျှလောက်သော ရဟန်း၊ သီလရှင်များ စိတ်ဓါတ်ကျ ကြောက်ရွံ့မှုအောက်၌ တံခါးပိတ်နေထိုင်နေပါသနည်း။ ထိုအခြေအနေကို ကုသရန်၊ ဖြေဆေးပေးရန် ပုပ်ရဟန်းမင်းကြီးသည် တွေးခေါ်မှုပုံစံမျိုးစုံကို ခေါ်တော်မူခြင်းပိုမိုရရှိရန်နှင့် ရဟန်းသူတော်စင်ဘောင်သို့ ဝင်လိုသူများပိုမိုရရှိရန်အတွက် လမ်းကြောင်းဖွင့်ပေးခဲ့သည်။ ဆုတောင်းခြင်း၊ စိတ်ကောင်း နှလုံးကောင်းထားရှိခြင်း၊ စွန့်စားခြင်းနှင့်သာသနာပြုခြင်းဖြင့် ၎င်းတံခါးများကို ဖွင့်ရမည်ဖြစ်ပါသည်။ ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးကသခင်ယေရှုသည် ခေါ်တော်မူခြင်းရရှိရန် ဆုတောင်းခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ပထမဆုံးအနေဖြင့် ထိုသို့ လုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့သော်လူတိုင်းက ထိုအရာကိုလက်မခံလိုကြလက်မခံရကြပေ။ ကျွန်ုပ်တို့၏စိတ်နှလုံး၊ဘဝအသက်တာနှင့် လုပ်ဆောင်သမျှ ခပ်သိမ်းသောအရာများတို့၌ ဆုတောင်းကြရမည်ဖြစ်သည်။ ခေါ်တော်မူခြင်းဆိုင်ရာ ဆရာတော်များ၏ အခန်းကဏ္ဍအနေဖြင့်ရှေးဦးစွာဆုတောင်း



ရန် ထို့နောက် ဧဝံဂေလိသတင်း ကောင်းကို ကြေငြာဟောပြောရန် ဖြစ်သည်။

တတိယအချက်အနေဖြင့် ဆရာတော်များသည် လူငယ်၊မောင်မယ်များအားလုံးအတွက် အသင်းတော်ထဲသို့ လူငယ်၊ မောင်မယ်များစွာဝင်ရောက်လာနိုင်ရန် တံခါးဖွင့်ထားကြရမည် ဖြစ်သည်။ ခေါ်တော်မူခြင်းကိုရရှိရန်မှာရင်းနှီးဖော်ရွေးခြင်းသည် အဓိကသော့ဖြစ်သည်။ ယနေ့ခေတ်လူငယ်များ၏ မေးခွန်းများကိုအချိန်ပေးနားထောင်ရန်၊ သူတို့၏ ခံစားချက်လိုအပ်ချက်များကို ကြားနာ၍နားလည်နိုင်ရန် လိုအပ်လျှင်သူတို့နှင့် အတူအချိန်ပေးနေထိုင် ပေးနိုင်ရမည်ဖြစ်ကြောင်းကို

လည်းကောင်း၊ နောက်ဆုံးအနေဖြင့် ပုပ်ရဟန်းမင်းကြီးက "သူတို့သည်သင်တို့၏ ဟောပြောခြင်းထဲမှ သင်တို့အားဘုရား၏ အိမ်တော်တွင် အားကျိုးမာန်တက်ဆက်လုပ်ကိုင်နေသောရဟန်း၊ သီလရှင်များနှင့် ဆက်ကပ်သူများအဖြစ်လုပ်ဆောင်နိုင်ရန် မည်သည့်အရာက တွန်းအားပေးကြောင်းနှင့်သင်တို့၏ဘဝကိုတွေ့မြင်နိုင်ကြပါစေ။" ဟူ၍ ဘုရားသခင်အား သက်သေခံခြင်းနှင့်ဆိုင်သော ကောင်းကြီးဖြင့် ဆုတောင်းပေးကာ မိမိ၏ဩဝါဒကိုအဆုံး သတ်သွားခဲ့ကြောင်း ဗာတီကန်ရေဒီယိုမှ သတင်းရရှိပါသည်။ (CBCM-OSC)

နှလုံးအားနည်းသော အကျဉ်းထောင်သားများ၏ အခြေအနေ

ဗာတီကန်။ ၇၊ ၁၊ ၂၀၁၇



ပုပ်ရဟန်းမင်းကြီးဖရန်းစစ်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိ အကျဉ်းသားများ၏ အခြေအနေများနှင့် ပြုစုပေးထောင်မှုများကို ပိုမိုတိုးချဲ့ လုပ်ကိုင်ပေးရန်၊ ၎င်းအကျဉ်းသားများနှင့် ပတ်သက်ဆက်နွယ်နေသောသူများအား ဇန်နဝါရီလ(၇)ရက်၊ စနေနေ့လူထုတွေ့ဆုံခြင်း၌ အလေးအနက် တိုက်တွန်း တောင်းဆိုခဲ့သည်။ ထို့ပြင်ပုပ်ရဟန်းမင်းကြီးက အကျဉ်းထောင်

မှ လွတ်မြောက်လာသူများကို ပညာပြန်လည်သင်ကြားပေးရန် လူ့ဘောင်အဖွဲ့အစည်းထဲတွင် ပြန်လည်နေရာချထားပေးရန် အကျဉ်းထောင်ထွက်တစ်ဦး၏ အခွင့်အရေးသည် လူတိုင်းရသည့် အခွင့်အရေးနှင့်အညီဖြစ်ရန် စသည်တို့ကို ထပ်မံလေးနက်စွာတိုက်တွန်းတောင်းဆိုသွားခဲ့သည်။ ဘရာဇီးလ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော စစ်နှစ်ခုတို့သည် လူပေါင်း ၉၀ နီးပါးကို

အသက်ဆုံးရှုံးစေခဲ့ပြီး သက်ဆိုင်သူများကထိုအရာသည်အကြမ်းဖက်သူလူတစ်စုနှင့်တိုက်ရိုက်ပတ်သက်နေသည်ဟု ယူဆပြောဆိုကြသည်။ ထောင်မှူးကြီးတစ်ဦးလည်းဖြစ်ကာ အနားယူသွားသော ခရစ်ယန်ကျောင်းသင်းထောက်ဆရာHorbowy က အင်တာဗျူးသူ Devin Watkins အား ဖြေကြားရာတွင် သူက ပုပ်ရဟန်းမင်းကြီး၏ ထိုသို့တိုက်တွန်းမှုသည် အစောပိုင်းကပင် နှိုးဆော်သင့်သောအရာများဖြစ်သည်။ မိမိအနေဖြင့် ပုပ်ရဟန်းမင်းကြီးကယခုနှစ်ဂျူဘီလီနှစ်သည် အကျဉ်းသားများကို လွတ်မြောက်ခွင့်ပေးရန် ဖိတ်ခေါ်နေသည်ဟုဆိုသည်ကို ကြားရစဉ်က အလွန်ဝမ်းမြောက်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင်ခန့်မှန်းခြေအရအကျဉ်းသားများနှစ်သန်းခန့်ရှိနေသည်ဟု ခန့်မှန်းရပါသည်။ သင့်လျော်သော ထိန်းသိမ်းစောင့်ရှောက်မှုများကို ပေးရန်လိုအပ်ကြောင်းကိုလည်း ပြောဆိုသွားခဲ့သည်။ အကျဉ်းသားများအား နှစ်ပေါင်းနှစ်ဆယ်သုံးဆယ်ခန့်အကျဉ်းချစေခဲ့ပြီးမှအဝတ်အစား၊ ကူညီထောက်ပံ့မှုအနည်းအကျဉ်းကို ထိုသူတို့၏အိတ်ငယ်လေးများ၊ မိမိ၏မှတ်တမ်းများ

နှင့် အထောက်အကူ မပြုနိုင်သောအရာများဖြင့်စေလွှတ်ခဲ့သည်။ သန်းဆယ်ချီသောလူများတို့သည် US နိုင်ငံ၏ အကျဉ်းထောင်နည်းလမ်းများအတိုင်းလက်ခံကျင့်သုံးနေကြသည်။ ထောင်မှ လွတ်မြောက်လာသော အကျဉ်းသားများသည်အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားသည်။ မိမိကိုယ်ကို အပြစ်သားတစ်ဦးအဖြစ်ခံစားနေစေသည်။ သူတို့၏ဘဝသည်ကွက်လပ်၊ လိုအပ်ချက်များစွာရှိနေသည်။ ထိုကြောင့်ထိုသူများကို ကူညီရန်၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအကြီးအကဲများ၊ နည်းဥပဒေတတ်ကျွမ်းသူများလိုအပ်ပါသည်။ အကြောင်းမှာ ထိုသူတို့သည် ထိတ်လန့်စွာနှင့် စိတ်လေးလံစွာ အသက်ဆက်နေကြရသည့် ထို့ကြောင့်ပင်လျှင် သူတို့သည် စိတ်ဖိစီးမှုဒဏ်ကို မခံထမ်းနိုင်ဘဲ ထောင်ထဲသို့ ထပ်မံရောက်ရှိလာတတ်ကြပါသည်။ ထိုကြောင့်အကျဉ်းသားတို့၏ဘဝအခြေအနေသည် စိတ်ဝါတ်ကျအားငယ်စရာကောင်းသော အရာများဖြစ်သည်ဟု သတင်းမေးမြန်းသူအားဖြေကြားသွားကြောင်း ဗာတီကန်ရေဒီယိုမှသတင်းရရှိပါသည်။ (CBCM-OSC)

မင်းသုံးပါးပွဲနေ့ပုပ်ရဟန်းမင်းကြီး၏ဩဝါဒ

ဗာတီကန်။ ၆၊ ၁၊ ၂၀၁၇။

စိန်ပီတာ ဘာဆီးလီကားဘုရားကျောင်းကြီးတွင် ပုပ်ရဟန်းမင်းကြီးသည် လွန်ခဲ့သော ဇန်နဝါရီလ(၆)ရက်၊ သောကြာနေ့တွင် မင်းသုံးပါးပွဲနေ့ကို ကျင်းပကာ ယုံကြည်သူများနှင့်အတူ မစ္စားတရား ကိုပူဇော်ခဲ့သည်။ "ယခုအသစ်ဖွားမြင်သည့်ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ကားအဘယ်မှာ ရှိသနည်း၊ ကျွန်ုပ်တို့သည်အရှေ့အရပ်မှကြယ်တော်ကို မြင်ရ၍ သူ့အားဝတ်ပြုကိုးကွယ်ရန်ရောက်လာကြပါသည်။" ဟုရေး သားထားသော ရှင်မာတေးဦး(၂:၂)ကိုအခြေခံကာပုပ်ရဟန်းမင်းကြီးက မိမိ၏ဩဝါဒကိုမိန့်ကြားရာတွင် အထက်ပါ ကျမ်းတွင်ဖော်ပြထားသည့် အတိုင်း အရှေ့မင်းသုံးပါးသည် အသစ်ဖွားမြင်လာသော ခရစ်တော်ကိုတွေ့မြင်ရန်၊ အသိအမှတ်ပြု ကိုးကွယ်ရန် ဝေးလံသော နေရာများမှရောက်ရှိလာ ကြောင်းကို ကျွန်ုပ်တို့သည် ကြယ်တော်ကို ဖူးတွေ့ခဲ့ရ၏ သူ့အားဝတ်ပြု ကိုးကွယ်လိုပါ သည် ဟု သောစကားတွင် အထင်အရှား တွေ့ရှိ ရပါသည်။ သူတို့သည် ကြယ်တော်မှ တဆင့် ဖော်ပြသော အမှတ်လက္ခဏာများကိုတွေ့မြင်နိုင်ခဲ့သည်။ သို့သော်ကြယ်တော် သည် သူတို့အတွက်သာ လျှင်ထွန်းလင်းခဲ့ သည် မဟုတ်၊ ထိုမင်းတို့၌ကြယ်တော်ထဲမှ ထူးခြား



ချက်ကိုဖောက် ထွင်းသိမြင်နိုင်သော အစွမ်းများလည်းမရှိကြပါ။ သူတို့သည် အသစ်သော အရာများအတွက်နှလုံးသားကိုကျယ်ဝန်းစွာဖွင့်လှစ် ထားခဲ့ကြသော ကြောင့်ဖြစ်သည်။ သူတို့သည် ကြယ်တော် မှတဆင့် ကောင်းကင်နိုင်ငံကို ညွှန်ပြသော လက္ခဏာ (သို့)ပုဂ္ဂိုလ်ကိုတွေ့မြင်ခဲ့ရသည်။ ထိုမင်းသုံးပါးသည်ဘုရားကိုယုံကြည်လျှက် မျှော်လင့်စောင့်စားသူ၊ ဘုရားကိုအစဉ်အမြဲ ရှာဖွေလျက်ထာဝရအသက်ကို ယုံကြည်မျှော်လင့်

သူများ အားလုံးတို့၏ နမူနာများဖြစ် သည်။ ယုံကြည်သူများရဲ့နှလုံးသားမှာဘုရားသခင်ကိုတမ်းတခြင်းဟာအတိတ်ကဖြစ်ပျက်ခဲ့တဲ့ အရာမဟုတ်ဘဲလက်ရှိအ သက်ရှင်ခြင်းကို သိမှတ်ခြင်း၊ ကျွန်ုပ်တို့ရဲ့ ဘဝမှာလျော့သင့်သောအရာနှင့်ပိုမိုကြိုးစား ဆောက်တည်ရမည့် အရာများကို သတိရှိရှိ အမြဲကြိုးစားအားထုတ်ရင်ဆိုင်ရန်ကူညီပေးခြင်း၊ ပရောဖက်များကဲ့သို့ အမှောင်(ပျက်စီး ခြင်း) မရောက်ရန် တော်လှန်နိုင်သောယုံကြည်မှု

ပြန်လည်အောက်မေ့ခြင်းနှင့် Come Lord Jesus ဟူသော ယုံကြည်သူ များ၏ အဖွဲ့အစည်းများတွင် မျှော်လင့်ခြင်း နှင့်ဆက်လက်အသက်ရှင်ခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့်ပြောရလျှင် ဆီမေအုန်သည် ကယ်တင်ရှင်မက်ဆီးယားကို ဖူးမြင်နိုင်ရန် နေ့စဉ်နေ့တိုင်းဗိမ္မာန်တော်သို့သွားရောက်ကာဝတ်ပြုဆုတောင်းခြင်းဖြင့်စောင့်နေခဲ့သည်။ ပျောက်သောသား၏ပုံဥပမာ တွင် လည်းသားငယ်သည် မိမိ၏မှားယွင်း သောဘဝဟောင်းကိုစွန့်ပြီးဖခင်ဆီသို့ပြန်လာခြင်း ပျောက်ဆုံးသွားသော သိုးတစ် တစ်ကောင်ကို ပြန်တွေ့လိုခြင်း၊ မေရီမာဒ လေး၏ရှင်ပြန်သောခရစ်တော်ကို ဖူးမျှော်လိုခြင်း စသည့် ပြင်းပြသောဆန္ဒများကို တွေ့ ရပါသည်။ ဆိုလိုရင်းက သူတို့သည် အထီးကျန်၊ မပြောင်းလဲနိုင်သောဘဝမှ ရုန်းထွက်ပြီး နေ့စဉ်လုပ်ရိုးစဉ်လာထုံးတမ်းမှ ပြုပြင်ပြောင်းလဲချင်သောဆန္ဒနှင့်အတိတ်ဟောင်းတွင်သာ မနေထိုင်ဘဲအနာဂတ်ကို ဦးတည်ပြောင်းလဲနေခြင်းလည်းဖြစ်သည်။ ဒီလိုတမ်းတမျှော်လင့်တတ်သောစိတ်သဘောထားရှိသည့်ယုံကြည်သူများဟာ မင်းပညာရှင် (၃)ပါးကဲ့သို့ ဘုရားသခင်ကို ဖူးတွေ့မြင်ဖို့ယုံ

စာမျက်နှာ(၇)သို့

စာမျက်နှာ(၆)မှအဆက်

ကြည်ခြင်းဖြင့် ခရီးဦးဆောင်ခံရသူများဖြစ် တယ်။ ကယ်တင်ခြင်း သတင်းကောင်းကို မသိသေးတဲ့ နယ်မြေသို့ သွားရောက်ဝေမျှရ မှာဖြစ်ပါတယ်။ သွားရောက်တဲ့အခါမှာ ငါ သာ လျှင်ဆရာ၊ ငါသာလျှင်ဘုရင်ဆိုတဲ့ပုံစံ မျိုးနဲ့ မဟုတ်ဘဲ အစေခံတစ်ဦး အသနားခံ သူတစ်ဦးအသွင်ဖြင့် သွားရောက်သာသနာ ပြုသတင်းကောင်းကို ဟောပြောရမည်ဖြစ်

သည်။ ဒါပေမယ့်ဘုရင်ကြီး ဟေရုဒ်မင်းက တော့ထိုနည်းလုံးသားနှင့်ဆန့်ကျင်စွာနန်းတော် မှာဘဲထိုင်နေခဲ့တယ်။ အတ္တစိတ်နှင့်အိပ်မ ဖျော်ခဲ့ဘူး တစ်ဖက်မှာလည်းကြောက်လန့် စိတ်နဲ့ အသက်ရှင်နေခဲ့တယ်။ ကြောက်လန့် ခြင်း(သို့) ရှုပ်ထွေးခြင်းဟာ ကျွန်ုပ်တို့ကို အမှန်တရားအားရင်မဆိုင်လိုခြင်း၊ သေချာမှု နှင့် အောင်မြင်မှုတို့ကို အတားအဆီးဖြစ် စေခြင်းတို့ကိုဖြစ်စေပါသည်။ မမြင်နိုင်သော ဘုရားကိုမိမိနှစ်သက်ရာ မိမိ၏ကမ္ဘာမှထွက်

ခွါပြီးအပြင်မှာလွတ်လပ်စွာရှာဖွေတဲ့အခါမှာ ဘုရားသခင်ရဲ့ချစ်ခြင်းကို အမှန်တကယ် ခံ စားသိရှိရမှာဖြစ်ကြောင်းကိုလည်းပုပ်ရဟန်း မင်းကြီးက ထပ်မံမိန့်ကြားခဲ့သည်။ သနား ကြင်နာတတ်သော အကြည့်သည်သာလျှင် ဒုက္ခရောက်သောသူကိုကုသခွင့်လွှတ်နိုင်ပြီး အားပေးနှစ်သိမ့်နိုင်မှာဖြစ်ပါတယ်။ ဘက်သ လင်ဟင်မြို့မှာ မင်းသုံးပါးတို့တွေ့ရှိခဲ့တဲ့ ဘုရားသခင်၏အသစ်သောကတိတော်ဟာ သူတို့ရဲ့ဘဝတွင်နေရာယူလာခဲ့ပါသည်။

သူတို့၏ ပညာသတိရှိရှိရှာဖွေသွား ရောက်ခဲ့ခြင်းအတွက် သူတို့သည် သူငယ် တော်ကို ဖူးတွေ့နိုင်ခဲ့ကြပါသည်။ ထိုသူတို့ သည်ဘက်သလင်ဟင်မြို့၏သိမ်ငယ်သော နွားစားခွက်၌ မွေးဖွားလာခဲ့သည့် ကလေး ငယ်ကို ဒူးထောက်ကိုးကွယ်ကာ ဘုရား၏ ဘုန်းဂုဏ်တော်ကိုရှာဖွေနိုင်ခဲ့ကြပါသည်။” ဟူ၍ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားခဲ့ ကြောင်းဗဟိုကန်ရေဒီယိုမှ သတင်းရရှိ ပါ သည်။ (CBCM-OSC)

မာသာရီထရေးဇာ၏ ဂုဏ်ပြုသောနိုင်ငံတကာဂုဏ်ရည်ပွဲတော်ကြီးကျင်းပ

UCAN - ၅၅၊ ၂၀၁၇။

အိန္ဒိယနိုင်ငံ Goa မြို့တွင်ရှိသော ကက်သလစ်အသင်းတော်သည် ဇန်နဝါရီ လ (၅) ရက်နေ့မှစတင်ကာ ခြောက်ရက် တိုင်တိုင် မာသာရီထရေးဇာနှင့် ပတ်သက် သော နိုင်ငံတကာဂုဏ်ရည်ပွဲကို ကျင်းပပြု လုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ မာသာ ထရေးဇာ၏ ဘဝအသက်တာနှင့် လုပ် ဆောင်ချက်များအကြောင်းကို အိန္ဒိယလူမျိုး များအပြင် လူအများအပြား ပိုမိုသိရှိလာနိုင် ရန်ထိုက်သည့် နိုင်ငံတကာ ဂုဏ်ရည်ပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။ မာသာထရေးဇာ၏ ဘဝအကြောင်းနှင့် လူမှုအသိုင်းအဝိုင်းအား သူမအစေခံခဲ့ပုံကို ကြည့်ခြင်းအားဖြင့်လူအ များအပြား မိမိတို့၏အသက်တာထဲ၌ နီးစပ် သူများကိုပိုမိုအစေခံလိုစိတ်များဖြင့်ပေါ်လာ ရန်ရည်ရွယ်ကာ နိုင်ငံတကာ အနေ ဖြင့် ထုတ်လွှတ်ပြသခြင်းဖြစ်သည်ဟု၎င်းတို့က နယ်ရှိ ဗဟိုလူထုဆက်သွယ်ရေး ဖော်ပြ သွား ခဲ့သည်။



မာသာရီထရေးဇာ၏ မိဒီယာအဖွဲ့မှ ပွဲတော်နှင့် ပတ်သက်သော ဂုဏ်ပြုခြင်း အခမ်းအနားများသည် အသင်းတော်ကအ

သိအမှတ်ပြုထားပြီးအသင်းတော်က ဖွဲ့စည်း ထားသော ပွဲတော်နေ့များ ကဏ္ဍတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၎င်းနေ့တွင်

ပွဲတော် ကဏ္ဍများအနေဖြင့် ပါနားဂျီး နှင့် မာကာအို နေရာများတွင်လည်း ထုတ်လွှင့် ပြသခဲ့သည်။ ဇန်နဝါရီလ (၅)ရက်နေ့မှ စတင်ကာပြသခဲ့သော မာသာရီထရေးဇာ၏ အပြည်ပြည်ဆိုင်ရာဂုဏ်ရည်ပွဲတော်ကို USA တွင် In the Name of God's poor (ခရစ်တော်သခင်၏ နာမတော်၌) ဟူ၍ လည်းကောင်း၊ India တွင်လည်း All for God's love (အရာအားလုံး ဘုရားသခင် ၏ချစ်ခြင်းအတွက်သာ) UK ၌ မာသာရီ ထရေးဇာနှင့် ကွန်ပီ (Mother Theresa and me) ဟူသော ခေါင်းစဉ်အသီးသီး တို့ဖြင့်လည်းကောင်း Spain နိုင်ငံတွင် The faith world (ယုံကြည်သောကမ္ဘာ) နှင့် India တွင် Nirmal Hriday ဟူ၍ ကွဲပြား သော ခေါင်းစဉ်အသီးသီးတို့ဖြင့် ဂုဏ်ပြုပြသ ခဲ့ကြောင်းကို UCAN သတင်းမှ သိရှိရပါ သည်။ (CBCM-OSC)

Lome နိုင်ငံ တိုက်မြို့နယ်အားမီးလောင်ကျွမ်းခြင်း

၆၅၊ ၂၀၁၇။ (RV.)

လွန်ခဲ့သော တနင်္လာနေ့ညနေပိုင်း တွင် Lome နိုင်ငံ တိုက်မြို့၊ ရွှေနလုံးတော် ကာသီဒြယ် အစိတ်အပိုင်းတစ်ခုအား မီး လောင်ကျွမ်းသွားခဲ့ကြောင်း သတင်းရရှိပါ သည်။ ကံကောင်းထောက်မစွာဖြင့် မီးကို အချိန်ပိုငြိမ်းသတ်နိုင်ခဲ့သောကြောင့်ကြီးမား သော ထိခိုက်ဆုံးရှုံးမှုများမရှိကြောင်း သိရ သည်။ တွေ့ရှိသော ဒေသခံပြည်သူများ၏ ပြောပြချက်အရ မီးသည် ဒေသစံတော်ချိန် ညနေခင်း(၁၆:၃၀)မိနစ်တွင် စတင်လောင် ကျွမ်းခဲ့သည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Desire kpodar က(Sacristy) အခန်းမှ ဆူညံသံကြား၍ မိလှောင်နေသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်းထိုခဏတွင်းတွင် ကြီးမား သောလူအုပ်ကြီးသည် ဘုရားကျောင်းသို့ ပိုင်းအုံလာပြီး မီးကိုပိုင်းသတ်ကြသဖြင့် မီး သတ်ကား မလာခင်အချိန်တိုအတွင်း မီးကို ငြိမ်းသတ်နိုင်ခဲ့ပါသည်။Lome နိုင်ငံမီးသတ် အုပ်ချုပ်ရေးမှူး Lieutenant-Coloner Agoro Tchanile က မီးကို (၄၅) မိနစ်

အတွင်း ငြိမ်းသတ်နိုင်ခဲ့ပါသည်ဟု ပြောပြ သွားခဲ့သည်။အသက်ဆုံးရှုံးမှုများနှင့်ကြီးမား သော ထိခိုက်မှုများ မရှိကြောင်းကိုလည်း သတင်းရရှိသည်ဟု သူက ပြောပြသွားခဲ့ သည်။ Lome နိုင်ငံ တိုက်မြို့၊ ရွှေနလုံးတော် ကာသီဒြယ်ကြီးသည် TOGO နိုင်ငံ၏ သမိုင်းဝင်အဆောက်အဦးတစ်ခုလည်းဖြစ် သည်။ နှစ်ပေါင်းများစွာကပင် နှစ်စဉ်နှစ် တိုင်း ကမ္ဘာလည့်ခရီးသွားဘုရားဖူးများလာ ရောက်လည်ပတ်လေ့ရှိသောနေရာတစ်ခုလ ညည်းဖြစ်သည်။ ၎င်းဘုရားကျောင်းကြီးကို (၁၉၀၁-၁၉၀၂) ခုနှစ်များတွင် ဂျာမနီကက် သလစ်သာသနာပြုများမှ တည်ဆောက်ခဲ ခြင်းဖြစ်သည်။ထို့အပြင်တိုက်မြို့သို့အလည် အပတ်ကြွရောက်စဉ် ဩဂုတ်လ (၉) ရက်၊ ၁၉၈၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါ (II) (ယခုရဟန္တာ) ကိုယ်တိုင်ကြွရောက် လျှက်မစွားပူဇော်ပေးခဲ့သောဘုရားကျောင်း ကြီးလည်းဖြစ်သည်။ မီးလောင်ကျွမ်းခြင်း ကြောင့်မည်သူမျှထိခိုက်အနာတရဖြစ်ခြင်းမ



ရှိခဲ့သော်လည်း ထိုကာသီဒြယ်ကြီး၏ (Sacristy) အခန်းတွင် နှစ်ပေါင်းများစွာက ထိမ်းသိမ်းထားခဲ့သော ဝတ်ပြုကိုးကွယ်ခြင်း ဆိုင်ရာစာရွက် စာတမ်းနှင့် အသုံးအဆောင် ပစ္စည်းတချို့ကိုဖြင့်ဆုံးရှုံးခဲ့ရဟု သတင်းရရှိ ပါသည်။ ထိုနေရာသို့ရောက် ရှိလာသော TOGO မြို့ အရေးပေါ်ကယ် ဆယ်ရေးနှင့် လုံခြုံရေးဝန်ကြီးက မီးလောင်ကျွမ်းခြင်း ကြောင့် ပျက်စီးသွားသော ဘုရားကျောင်း

အစိတ်အပိုင်းများကို ချက်ချင်းပြုပြင်ထိန်း သိမ်းရန်မလုပ်သင့်ကြောင်းအကြံပေးသော် လည်းLomeနိုင်ငံ၊တိုက်မြို့၊တာဝန်ခံဆရာတော် Denis Komivi Amuzu- Dzakupah က မြန်နိုင်သမျှမြန်အောင် ပြုပြင်မှုများကို လုပ် ဆောင်လျက် ထိုဒေသရှိ ယုံကြည်သူများ အတွက် အမြန်ဆုံးပြန်ဖွင့်နိုင်ရန် အလိုရှိ ကြောင်း တောင်းခံခဲ့သည်ဟု ဗဟိုကန် ရေဒီယိုမှ သတင်းသိရှိရပါသည်။ (CBCM-osc)

ရန်ကုန်၊ ၄၊ ၂၀၁၇

တစ်သက်သစ္စာခံယူခြင်း

ဇန်နဝါရီလ(၄) ရက်၊ ၂၀၁၇ ခုနှစ်တွင် အင်္ဂလိပ်နိုင်ငံတွင် ရန်ကုန်ကက်သလစ်သာသနာကျောက်တန်း မြို့နယ်ရှိ မယ်တော်၏ အစေအပါးသီလရှင်ဂိုဏ်း ကျောင်းဝန်းအတွင်းရှိ စိန်မေရီဘုရားကျောင်းတွင်မယ်တော်၏ အစေအပါးသီလရှင်ဂိုဏ်းမှ သီလရှင် ကလာရီတာမေရီ၏ တစ်သက်သစ္စာခံယူခြင်း အခမ်းအနားတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ဂျွန်စောယောဟန်က ပါဝင်တက်ရောက်ခဲ့ပြီး မစ္စားတရားကို ဦးဆောင်ကျင်းပပေးခဲ့သည်။ မစ္စားတရားတော်မြတ်အတွင်း တရားရေးအေးကို တိုက်ကျွေးရာတွင် ဆရာတော်ကြီးက ဆက်ကပ်သူများနှင့် ဘုရားသခင်အကြားရှိပေါင်းသင်းဆက်ဆံရေးကို ဘဝကြင်ဖော် ဇနီးမောင်



နံတို့၏ သဘောသဘာဝနှင့် ခိုင်းနှိုင်းလျက် သုံးသပ်သွားခဲ့သည်။ စစ္စတာရ်ကလာရီ တား မေရီ မှ မိမိခေါ်တော်မူခြင်းနှင့်ဘဝ အတွေ့အကြုံအကြောင်းကို ဝေမျှရာတွင် မိမိသည် မလွယ်ကူလှသော ဤ ခေါ်တော်မူခြင်းလမ်းပေါ်လျှောက်ရာတွင် အခက်အခဲ

များကြားများစွာ ရုန်းကန်ခဲ့ရကြောင်းသို့ သော်များစွာသော သင်ဆရာ မြင်ဆရာ ကြားဆရာတို့၏ ကျေးဇူးကြောင့် ရှေ့ဆက် နိုင်ခဲ့ရကြောင်း ထို့ကြောင့် မိဘနှစ်ပါးနှင့် တကွ ဆွေမျိုးသားချင်းများအပြင် နည်းမျိုးစုံဖြင့် ကူညီခဲ့ကြသော ကျေးဇူးရှင်များအား လုံးကို ကျေးဇူးတင်မိပါကြောင်း ပြောသွားခဲ့သည်။ မစ္စားတရားတော်အလျှောက်လုံး တစ်သက်သစ္စာရှင် စစ္စတာရ်ကလာရီတာမေရီအတွက် အထူးဆုတောင်းပေးခဲ့ကြပြီး အပြီးတွင် ဆရာတော်ကြီးနှင့်တကွ အဖွဲ့လိုက် ပွဲနေရှင်ဖြစ်သော တစ်သက်သစ္စာရှင် စစ္စတာရ်ကလာရီတာမေရီနှင့်အတူ အမှတ်တရဓါတ်ပုံများကို ရိုက်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ပါသည်။ (CBCM-OSC)

စေတမန်သီလရှင်များမွမ်းမံသင်တန်း

မိုးမြမြ၊ ဖယ်ခုံသာသနာ။

စေတမန်သီလရှင်များ၏ မွမ်းမံသင်တန်းကို ဒီဇင်ဘာ ၁၂-၁၇ရက်နေ့ထိ ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၂-၆ရက်နေ့ထိ ၂၀၁၇ခုနှစ်တွင်တစ်ကြိမ် စေတမန်ဗဟို၊ သစ်ယာကုန်း၊ မိုးမြမြ၊ တွင် (၅)ရက်တိုင်တိုင် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

၎င်းသင်တန်းကို ဆရာစောရီမွန်မှ Leadership and Facilitation skills ဘာသာရပ်ကို (၂)ရက်နှင့် နေ့တစ်ပိုင်းတာဝန်ယူ သင်ကြား ပေးခဲ့သည်။ ကျန်ရှိသော ရက်များတွင် ဆရာစောယောဟန်မှ Presentaion skills နှင့် ၎င်းနှင့် စပ်ဆိုင်သော ကစားနည်းများကို လက်တွေ့ သင်ကြား ပို့ချပေးရာမှာ စိတ်ဝင်စားဆရာကောင်းလှပါသည်။ ဤဆရာသမား(၂)ဦးသည် အထက်ပါ ဖော်ပြသော ဘာသာရပ်များဖြင့် စစ္စတာရ်တွေကို သင်တန်းပေးနေသည်မှာ (၃)ကြိမ်တိုင်ပြီ ဖြစ်ကြောင်း၊ သင်တန်းသို့ တက်ရောက်ခဲ့သော စစ္စတာရ် များသည် များစွာသင်ယူရရှိခဲ့သည့်အတွက် ပျော်ရွှင်၊ အားရ ကျေနပ်မိကြောင်းနှင့် ၎င်းမှရရှိသော သင်ခန်းစာများလည်း မိမိ၏သာသနာ့ လုပ်ငန်းခွင်တွင်များစွာအသုံးပြုနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာသမား(၂)ဦးအား ကျေးဇူးများစွာ တင်ရှိပါကြောင်း သိရှိရပါသည်။



ခရစ္စမတ်ပွဲတော်ကုဠ်ပ

ဗန်းမော်သာသနာ။

နှစ်စဉ် ဒီဇင်ဘာလရောက်လျှင် ခရစ္စမတ်ပွဲတော်ကို ကျင်းပကြရာ ဗန်းမော်ဂိုဏ်းအုပ်သာသနာ၊ ဗန်းမော်ဘုန်းတော်ကြီးတစ်ပိုင်၏ ၂၀၁၆ခုနှစ်ဒီဇင်ဘာခရစ္စမတ်ပွဲတော်မှာ ပျော်ရွှင်ခြင်းနှင့်အတူ လှပမှုလည်းထပ်ဆင့်ခဲ့ကြောင်းသိရပါသည်။

ဗန်းမော်ဘုန်းတော်ကြီးတပိုင်တွင် သုံးနှစ်လျှင်တစ်ကြိမ် နယ်လုံးဆိုင်ရာ ခရစ္စမတ်ပွဲကို ဆရာတပိုင်များ၌ အလှည့်ကျ ကျင်းပလျှက်ရှိရာ ၂၀၁၆ ခရစ္စမတ်ပွဲတော်သည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ပြီး၊ ဗန်းမော်ဘုန်းတော်ကြီးတပိုင်အတွက် တစ်ပတ်လည်ခဲ့ပြီဖြစ်သည်။ ဤပွဲတော်အတွက် အလှူအတန်းထည့်ဝင်ကြရာတွင် ဘာသာသူများသာမက ကချင်နတ်ခြင်းအသင်းတော် (KBC)၊ ဗန်းမော်ခရိုင်မှလည်း အလှူများ ထည့်ဝင်ကြရာတွင်ဘာသာသူများ သာမက



ကချင်နတ်ခြင်းအသင်းတော် (KBC)၊ ဗန်းမော်ခရိုင်မှလည်းအလှူများထည့်ဝင်ခဲ့သည် ဤခရစ္စမတ်ပွဲတော်အခမ်းအနားတွင် နောင်ဆင့်ကျေးရွာ၌ ကက်သလစ်အသင်းတော် အကျိုးတော်ဆောင် အဖွဲ့ ဥက္ကဋ္ဌအဖြစ် (၃၄)နှစ် အမှုထမ်းခဲ့သော ဦး N-gaw Ulam နှင့် မြစေတီကျေးရွာတွင် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် နှစ်

ပေါင်း (၃၀) ခန့် အမှုထမ်းခဲ့သော ဦး Mahtu Thing Nan တို့အားလည်းဂုဏ်ပြု အမှတ်တံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ ဦး Mahtu Thing Nan မှာ ၂၀၁၄ ခုနှစ်တွင် မတော်တဆမှုကြောင့် သေဆုံးပါသဖြင့် သူ့အားဂုဏ်ပြုသောမှတ်တမ်းလွှာနှင့်ဆုကို ဇနီးဒေါ်အင်ခါးလှဘုမ္မာ လက်ခံယူခဲ့ပါသည်။

ဗန်းမော်ခရိုင်၊ ကချင်နတ်ခြင်းအသင်းတော်မှ အလှူအတန်းထည့်ဝင်သူများမှာ- ဦးဖော်လုလဝေါမ် (Sut Family Co.Ltd) -ကျပ်ငါးသိန်း၊ ဦးဒါရီလဒွဲကျပ်သုံးသိန်းငါးသောင်း၊ ဦးဂေါ်လူနော်ကျီး (မြစေတီ) -နွားတစ်ကောင် (ကျပ်ခုနစ်သိန်း)၊ ဦးကွမ်ဆန်း (မန်စီ) -ကျပ်နှစ်သိန်း၊ ဦးဂေါ်လူနော်နှင့် ဒေါ်ရီတာ(မြစ်ကြီးနား) -ကျပ်တစ်သိန်း တို့ဖြစ်ကြသည်။

Tsalum(Banmaw-Osc)

ခရစ်မတ်အကြို ဆုတောင်းခြင်းနှင့် ညစာစားခြင်း

ရန်ကုန်။ (၁၇၊ ၁၂၊ ၂၀၁၆)



ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) နှင့် မြန်မာနိုင်ငံခရစ်ယာန်များကောင်စီ (MCC) တို့ ဦးဆောင် ကျင်းပသော Christmas အကြိုဆုတောင်းခြင်းနှင့် ညစာ စားပွဲသို့ သာသနာရေးဝန်ကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဌာန ဆိုင်ရာများ၊ ကာဒီနယ်များလက်ထံ၊ ဆရာတော်ကြီးများ၊ ခရစ် ယန်ဘာသာရေးခေါင်းဆောင်များ၊ ရဟန်းတော်များ၊ သီလရှင် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ခဲ့ကြသည်။



ဆုတောင်းခြင်းအစီအစဉ်ကို CBCM ၏အထွေထွေအ တွင်းရေးမှူး Fr.မောရစ်က အခမ်းအနားမှူးအဖြစ်ပြုလုပ်ကာ အဖွင့်နှုတ်ဆက်စကားကို အင်္ဂလိကန်အသင်းတော်မှ ဝိဇ္ဇာ ချုပ်ဆရာတော် စတေးဗင်က မြှောက်ကြားခဲ့သည်။ အဖွင့် သံစုံသီချင်းကိုသီဆိုခြင်း နိုင်ငံတော်သာသနာရေးဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ အမှာစကားပြောကြား ခြင်း၊ သမ္မာကျမ်းစာဖတ်ရှုခြင်းနှင့် ခရစ္စမတ်နှုတ်ခွန်းဆက် ဩဝါဒကို ရန်ကုန်ဝိဇ္ဇာချုပ်ဆရာတော်ကြီး ကာဒီနယ်များလက် ထံမှ မြှောက်ကြားခြင်း၊ ခရစ္စမတ် ကောင်းချီးတော်များ အတွက် အထူးဆုတောင်းခြင်း၊ အစီအစဉ်ကိုကောင်းချီးပေးဆုတောင်း ခြင်းတို့ ပြုလုပ်ခဲ့သည်။ ခရစ္စမတ်အကြိုဆုတောင်းခြင်းနှင့် ညစာစားပွဲတော်သို့တက်ရောက်လာကြသော နိုင်ငံတော် အကြီးအကဲများ၊ ဧည့်သည်တော်များအား ကျေးဇူးတင်ခြင်းကို မြန်မာနိုင်ငံခရစ်ယာန်များကောင်စီ၏အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာမန်းပါမာစတန်ကပြောကြားခဲ့ကာ နောက်ဆုံး ကောင်းချီးပေးဆုတောင်းခြင်းပြုလုပ်ပေးခဲ့ပါသည်။



ခရစ်မတ်အကြိုဆုတောင်းခြင်း အစီအစဉ်ပြီးဆုံး သွားသောအခါ ညစာသုံးဆောင်ခြင်းအစီအစဉ်ကို မြန်မာ နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ကွင်းပြင်တွင် ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံပြည်ထောင်စု သာသနာရေး ဝန်ကြီးမှ ခရစ္စမတ် အမှတ်တရလက်ဆောင်များကို မြန်မာ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်တို့အား လည်းကောင်း၊ မြန်မာနိုင်ငံခရစ်ယာန်များ ကောင်စီတို့ လည်းကောင်း ပေးအပ်ခဲ့ကာ မြန်မာနိုင်ငံကက်သလစ်သာ သနာတော်နှင့် မြန်မာနိုင်ငံခရစ်ယာန်များကောင်စီမှ ပေးအပ် သော အမှတ်တရ လက်ဆောင်များကို မြန်မာနိုင်ငံကက် သလစ်ဆရာတော်ကြီး များအဖွဲ့ချုပ်၏အထွေထွေ အတွင်း ရေးမှူး ဆရာတော် ဖိလစ်ဖေတောင်းမှ ဆက်သပေးအပ်ခဲ့ကာ မိတ်သဟာရ ညစာစားပွဲကို ပြုလုပ်ခဲ့ကြပါသည်။



ရန်ကုန် ။ ၁၇၊ ၂၀၁၆

ခရစ္စမတ်အကြိုဆုတောင်းပွဲတွင် ပြည်ထောင်စု သာသနာရေးဝန်ကြီး၏ မိန့်ခွန်း



မြန်မာနိုင်ငံ ပြည်ထောင်စု သာသနာရေး ဝန်ကြီး သူရအောင်ကိုက ပြောကြား ရာ တွင် "ထာဝရဘုရားသခင်၏ သန့်ရှင်း သောဝိညာဉ်တော်၊ တန်းခိုးတော်သည် ထာဝရ၏ ချစ်ခြင်းတရားပွားစေလျက် လူ သား အားလုံးအပေါ် ကောင်းချီးမင်္ဂလာ သက်ရောက်ပါစေကြောင်း ဦးစွာ ဆု တောင်းရင်း နှုတ်ခွန်းဆက်သပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော ကိုးကွယ်မှု ဘာသာတိုင်းသည် မိမိတို့၏ပွဲတော်ရက် များကိုအသီးသီးစောင့်ထိန်းကျင်းပနေကြ ကြောင်း၊ ဤကဲ့သို့ခရစ်တော်မွေးနေ့အကြို ဆုတောင်းညီစာစားပွဲမှာအဖွင့်မိန့်ခွန်း ပြောခွင့်ရသည့်အတွက် ကြည်နူး ဝမ်း

မြောက်ပါကြောင်း၊ ခရစ်ယန်ဘာသာ တရားသည် မြင့်မြတ်ပြီး တစ်ဦးကိုတစ်ဦး မေတ္တာထားကာ အခြားဘာသာများနှင့် လည်းချစ်ခင်စွာ အတူယှဉ်တွဲနေထိုင်နေ ကြသည်ကိုလည်း တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် ခရစ်ယန်ဘာသာ ယုံကြည်ကိုးကွယ်သူ အများဆုံးဖြစ်ခြင်း မှာ ခရစ်တော်၏ ချစ်ခြင်းကြောင့်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံခရစ်ယန်များကောင် စီ(MCC)နှင့်မြန်မာနိုင်ငံကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်(CBCM)တို့ဖွဲ့စည်း ရခြင်းမှာ ခရစ်ယန်များစည်းစည်း လုံးလုံး ဖြင့် ဘာသာဝင်များကို စောင့်ရှောက်ကာ ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့်

ဖွဲ့စည်းခဲ့ခြင်းကိုတွေ့ရှိရကြောင်း၊ ဘာသာ လူမျိုးခွဲခြားခြင်းမရှိပဲ သဘာဝဘေး အန္တရာယ် တွေ့ကြုံရသောအခါတွင်လည်းတတ် အားသမျှ ကူညီထောက်ပံ့ပေးခြင်း၊ ကျန်း မာရေး၊ ပညာရေး ကောင်းမှုလုပ် ငန်းများ ကို ပူးပေါင်းကာ ပရဟိတလုပ်ငန်း များ ဆောင်ရွက် ပေးနေကြသည်ကိုလည်း တွေ့ ရှိရကြောင်း၊ ကမ္ဘာ တစ်ဝှမ်းလုံးတွင် ရှိသော ခရစ်ယန်များသည် သခင်ခရစ် တော်၏ ကျေးဇူးတော်များကိုခံ စားကာ လူသားများအားလုံးမေတ္တာတရား ထားရှိ နိုင်ကြပါစေ၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာ စွာနှင့် တိုးတက်ကြပါစေဟုဆုတောင်း သံ များသည်လည်းကမ္ဘာအနှံ့ပျံ့နှံ့နေပါသည်။ ဤသို့အားဖြင့် ခရစ်ယန်ဘာသာဝင်များ သာမက ကျွန်တော်တို့အားလုံးပျော်ရွှင် ကြည်နူးရပါကြောင်း၊ နိုင်ငံအတွင်းမှာ မှီ တင်းနေထိုင်ကြသည့် မြန်မာနိုင်ငံသား အားလုံး အတူကွဲပြားသည့် အယူအဆ များ မည်သို့ပင်ရှိစေကာမူ လူအချင်းချင်း သဘောထားကြီးမှု၊ ခွင့်လွှတ်နိုင်မှုတို့ကို အခြေခံ၍ တူညီသောအချက်များကို စု စည်းကာ စည်းလုံးညီညွတ်စွာ ဆောင် ရွက် လုပ်ကိုင်ပါက ကမ္ဘာကြီးနှင့် မြန်မာ နိုင်ငံသည် ငြိမ်းချမ်းသာယာ မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ခရစ်ယန်ဘာသာ

ဝင်များသည် ပြည်ထောင်စုနိုင်ငံတော်ကြီး ၏ သားကောင်း၊ သမီးကောင်းများ ဖြစ် သည့်အားလျော်စွာ သခင်ခရစ်တော်၏ ဟောကြားချက်များနှင့်အညီလိုက်နာကျင့် သုံး၍တစ်ခြားဘာသာများနှင့်လည်းစာနာ စိတ်၊ နားလည်စိတ်၊ ခွင့်လွှတ်သည့်စိတ် တို့ဖြင့် ဆက်လက်ယှဉ်တွဲနေထိုင်သွား ကြဖို့ မေတ္တာရပ်ခံလိုပါသည်။ နိဂုံးချုပ်အနေဖြင့်အနန္တမေတ္တာတော် ပိုင်ရှင် သခင်ခရစ်တော်ကို ဦးတည် လိုက် သည့်အခါ သခင်ခရစ်တော်၏ ချစ်ခြင်း မေတ္တာသည် မြန်မာနိုင်ငံမှာရှိသည့် နိုင်ငံ သူ၊ သားတိုင်းအပေါ်သို့ သက်ရောက် ပါ စေ၊ ကိုယ်တော်ရှင်၏ ငြိမ်းချမ်းခြင်း သက် ရောက်ပါစေ၊ လတ်တလောဖြစ်ပျက် နေ သောပြည်တွင်းပဋိပက္ခများ၊ တိုက်ခိုက် ခြင်းများ၊ ဆန့်ကျင်ခြင်းများ အားလုံး လာ မည့် ၂၀၁၇ ခုနှစ် နှစ်သစ်မှစ၍ ချုပ်ငြိမ်း ပါစေ၊ တိုင်းပြည် အေးချမ်း သာယာပါစေ၊ ကိုယ်တော်ရှင်၏မေတ္တာ ကြောင့် နိုင်ငံသူ၊ သားအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း နှင့် ကြွယ်ဝချမ်းသာ ခြင်းကိုလည်း ပြည့်စုံ ကာ အေးချမ်းခြင်း နှင့် ငြိမ်သက်ခြင်း သက်ရောက်ပါစေဟု ဆန္ဒပြုပါကြောင်း ပြော သွားခဲ့ပါသည်။

ခရစ်မတ်အကြိုဆုတောင်းပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်၏မိန့်ခွန်း

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖိုးမင်းသိန်း က ခရစ်မတ်စ် သတင်းစကား ဆက်လက်ပြောကြားခဲ့ပါသည်။ မေတ္တာတရားနှင့်တည်ငြိမ်အေးချမ်းခြင်းဖြင့် ကျင်းပမည့် ဘာသာတရားကို ကျွန်တော် တို့ နိုင်ငံသူ၊ သား အားလုံးကို ပေးဆောင်နိုင်ပါစေလို ဦးစွာဆုတောင်းပါကြောင်း၊ မေတ္တာ တရား ကိုကိုင်စွဲပြီးဘဝ၏ရုန်းကန်လုပ်ရှားမှုများ အားလုံးကို ဆောင်ရွက် ကြမည်ဆိုပါက နိုင်ငံငြိမ်းချမ်းလာမည်။ အားလုံးသည် နိုင်ငံအပေါ်တွင် ပေးဆပ်မှု၊ ခက်ခဲခြင်းများစွာ ရှိခဲ့ကြသော်လည်း နောက်ဆုံးမှာ မေတ္တာတရားနှင့်ယုံကြည်မှုများဖြင့် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဘာသာတရား အားလုံး လွတ်လပ်စွာ ယုံကြည်ကိုးကွယ် နိုင်သော တိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသူ၊ သားများသည် အတူတကွယှဉ်တွဲပြီး လက်တွဲ နိုင်သည့်စိတ်ဓါတ် ခွန်အားများရှိသည့်နိုင်ငံဖြစ်ကြောင်း၊ အနာဂတ်ကို ပိုမို ကောင်းမွန် သည့်ပုံဖော်ခြင်းများရှိလာအောင် မေတ္တာတရားဖြင့် ရပ်တည်ရန် လိုအပ် ကြောင်း၊ မေတ္တာတရားသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးခြင်း၊ တည်ငြိမ်အေးချမ်းခြင်း များကို ရရှိစေမည်။ ဤခရစ်မတ်တွင်အဓိက ပြောလိုသည်မှာ ခရစ်တော်၏နာမ နှင့် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးတည်ဆောက်ရာတွင် မေတ္တာတရားထားလျက် လျှောက်လှမ်းနိုင်ပါစေဟု ဆန္ဒပြုကြောင်း၊ အားလုံးအပေါ်တွင် ခရစ်တော်၏မေတ္တာ ကိန်းဝပ်ပြီး တည်ငြိမ်အေးချမ်း ခြင်းများကို ရရှိနိုင်ပါစေကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ရင်ထဲ၊



နှလုံးသားထဲတွင် ကိန်းအောင်းကာ သန့်ရှင်းခြင်းသည်ကျွန်ုပ်တို့၏ စိတ်ဓါတ်များအားလုံး ပြောင်းလဲစေပြီး မေတ္တာတရားဖြင့် တည်ငြိမ်အေးချမ်းခြင်းရရှိကာ မြန်မာနိုင်ငံတော်ကြီး ဝိုင်းဝန်း တည်ဆောက်ကြပါစို့ဟု ပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးဆုတောင်းပွဲ

မြစ်ကြီးနား။ (၄၊ ၁၂၊ ၂၀၁၇ ငြိမ်းချမ်းရေးဆုတောင်းပွဲ)
မြစ်ကြီးနားသာသနာ၊ မြစ်ဆုံ(ငြိမ်းချမ်းခြင်းသခင်မ) မယ်တော်ဂူ၌ ဇန်နဝါရီလ၊ (၄)ရက်နေ့၊ ၂၀၁၇ ခုနှစ်တွင် အမိမြန်မာပြည်ကြီးငြိမ်းချမ်းပါစေ ကချင်ပြည်ကြီး စစ်တိုက်ခိုက် ခြင်းများ အမြန်ရပ်စဲပါစေကြောင်း ရဟန်းတော်များကမ္ဘာတစ်ဝှမ်း တရားပူဇော်ခြင်း နှင့်စိတ်ပုတီးစိတ်ခြင်းဖြင့် ဆုတောင်းပါခဲ့ကြပါသည်။ ဆုတောင်းပွဲတွင် ဘုန်းတော်ကြီး(၆)ပါး၊ သီလရှင် (၁၅)ပါး နှင့် ဘာသာတူ ယောက်(၅၀၀) ကျော်ပါဝင်ခဲ့ကြသည်။ (CBCM-osc)

ဘာသာပေါင်းစုံ ခရစ္စမတ်အကြို ဆုတောင်းပွဲကျင်းပ

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာ သနာအတွင်း၊ ၈၂လမ်း ၂၅x၂၆ကြားရှိ ရွှေနန်းတော် ဘုရားရှိခိုးကျောင်း တွင် (၂၀၊ ၁၂၊ ၂၀၁၆) ရက်နေ့ နံနက်(၉:၀၀-၁၂:၀၀) ထိ ဘာသာပေါင်းစုံခရစ္စမတ် အကြို ပွဲတော်ကို ဘုန်းတော်ကြီးမာကုတင်ဝင်း နှင့် စစ္စတာရ် ကက်သရင်းတို့ ဦးဆောင်ကာ "ငြိမ်းချမ်းရေးတည်ဆောက်သူ၊ အသက်ကို တန်ဖိုး ထားလေးစားသူ ဘာသာပေါင်းစုံ အတူတူ ဆိုသည့် ခေါင်းစဉ်ဖြင့်" ကျင်းပပြု လုပ်ခဲ့ပါ သည်။

ပွဲတော်သို့ ဗုဒ္ဓ၊ အစ္စလာမ်၊ ဟိန္ဒူ နှင့် ခရစ် ယာန်စသည့်ဘာသာကြီး(၄)ဘာသာမှ ဆရာ တော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင် များနှင့် ဘာသာဝင်များ ပါဝင်တက်ရောက် ခဲ့ ကြပါသည်။ ကက်သလစ်ခရစ်ယာန်သီလရှင် စစ္စတာရ် ကက်သရင်းမှ "ကျွန်ုပ်တို့ဟာ နိစ္စ ဒူဝ လူသားများအကျိုးကို ဆောင်ရွက်ကြရင်း ဆုံတွေ့ကြတဲ့ သူတွေဖြစ်တယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ၊ ဟိန္ဒူ ဘာသာများမှ အတူ တကွရောက်ရှိလာကြတာဖြစ်တယ်။ ကျမတို့ တတွေဟာ တစ်စုစီ၊ တစ်စုစီ မဟုတ်ဘဲ အားလုံးဟာ အတူတူပဲဖြစ်တယ်။ သခင်ခရစ် တော်ဟာ လောကသားအပေါင်းကို ငြိမ်း ချမ်းရေးပေးတဲ့အရှင်ဖြစ်တယ်။ အားလုံးအတူ တကွ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရင် ကျွန်မအားလုံး အတူတကွငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြမယ်ဆိုရင်သေချာပါတယ်။ ငြိမ်း ချမ်းရေး တည်ထောင် သူများဖြစ်ကြပါလိမ့် မယ်။ ကျမတို့ ကိုးကွယ်ကြတဲ့ ဘုရားရှင်၊ ပရောဖက်ကြီးများ၊ ဆရာကြီးများ၊ ဆရာမကြီး များက တစ်ခုတည်းသော တရားကိုပြခဲ့ ကြ တယ်။ အဲဒီတရားကတော့ မေတ္တာတရားပဲ ဖြစ်တယ်"ဟုပြောကြားခဲ့သည်။

ဟိန္ဒူဘာသာမှ ဘုန်းတော်ကြီး ဦးစန္ဒရာ ဒက်စ်က ပြောကြားရာတွင်လည်း " ယေရူး ခရစ်တော်ကြွမြန်းလာခြင်းဟာအမှန်တကယ်



တော့ လောကမှာ ဓမ္မတရားမှူးမိုန်လာပြီး အဓမ္မတရားကြီးစိုးနေချိန်မှာ ယေရူးခရစ်က ဓမ္မတရားကို ပြန်လည်ထူထောင်ဖို့အတွက်၊ ဆင်းရဲဒုက္ခရောက်နေသူ သတ္တဝါတွေကို ကယ်တင်ဖို့အတွက် ဤလောကကို ကြွမြန်း လာတာဖြစ်တယ်လို့ ကျွန်ုပ်လက်ခံပါတယ်" ဟုပြောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာမှ အာရှအလင်းရောင် ဆရာတော် ဦးစိန္တိတ က မြွတ်ကြားရာတွင် "အခုလို မြင့်မြတ်တဲ့ဘုရားကျောင်းတော်ကြီး ထဲမှာ ဘာသာပေါင်းစုံအတူတကွတွေ့ရတဲ့ အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တစ်ဦး နှင့် တစ်ဦး သဟဇာတဖြစ်ဖို့ဆိုတာနည်းသား ခြင်းနီးဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ခုလိုတွေ့ ဆုံခွင့်ရအောင် လုပ်ဆောင်ကြတဲ့သူများအား လုံးနှင့်ကြွရောက်လာသူများအားလုံးကိုကျေး ဇူးတင်ပါတယ်။ အရင်ကဆိုရင် တစ်နေရာ နှင့်တစ်နေရာသွားဖို့ခက်တယ်။ ဘာဖြစ်လို့ဆို တော့ အရင်က ဒါက ခရစ်ယာန်တွေ၊ ဒါက အစ္စလာမ်တွေ၊ ဒါကဗုဒ္ဓတွေ၊ ဒါကဟိန္ဒူတွေ လို့ပဲမြင်ကြလို့ဖြစ်တယ်။ လူကို လူလို့မမြင် ကြဘူး။ အဲဒါဟာအရမ်းကို ပင်ပန်းတယ်။ အခုလိုပြောင်းလဲလာတဲ့ကာလမှာလူကိုလူ လို့မြင် လာကြပြီ။ ဘာသာတရားကိုကျွန်ုပ်တို့

ကိုးကွယ်ကြတာဟာ လွတ်လွတ်လပ်လပ်နေ ဖို့ဖြစ်တယ်။ ဘာသာတရားကိုအခြေပြုပြီးမှန်း ကြတာအဆိုးဆုံးဖြစ်တယ်။ စိတ်ပျက်ဝမ်း နည်းစရာလည်း ကောင်းတယ်။ သည်းခံခြင်း ကို ဘာသာတရားတိုင်းမှာ သင်ပေးပါတယ်။ ကျွန်ုပ်တို့ရှေ့က ဘိုးဘေးတွေလည်း မေတ္တာ တရားကို ပြပြီးနေထိုင်ကျင့်သုံးကြပြီး သေ သွားခဲ့တာဖြစ်တယ်။ ဘာသာတရားတိုင်းမှာ သနားခြင်း၊ ခွင့်လွှတ်ခြင်းကိုသင်ပေးတာကို လည်း တွေ့ရတယ်။ ဒါကြောင့်မို့ ဘာသာ တစ်ခုကိုကြည့်ရင် ဆိုးတဲ့သူကို မကြည့်ပါနဲ့။ သူတို့ကိုကြည့်ပြီးမသတ်မှတ်ပါနဲ့။ သူတို့နဲ့ ပေါင်းကြည့်လိုက်ပါ။ သူတို့ရဲ့ သွန်သင်မှုတွေ ကိုလေ့လာ ကြည့်ကြလိုက်ပါဦး" ဟု မြွတ် ကြားခဲ့ပါသည်။

အစ္စလာမ်ဘာသာဝင်မှ ဦးစိုးနေဦးက "အစ္စလာမ်၏ အဓိပ္ပာယ်ဟာ ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်။ သင်တို့အပေါ်မှာ ငြိမ်းချမ်းသာ ယာခြင်း ခညောင်းပါစေလို့ ဆုတောင်းခြင်း ဖြစ်တယ်။ အစ္စလာမ်ရဲ့ ကိုရမ်ကျမ်းအစအဆုံး မှာလည်း ငြိမ်းချမ်းရေးကိုတည် ဆောက်ဖို့ ညွှန်ကြားထားတာဖြစ်တယ်။ ခန္တီပါ ရမီရှိသူ တွေဟာ ငြိမ်းချမ်းရေးကိုတည် ဆောက်နိုင် ကြတယ်"ဟုပြောကြားခဲ့ပါသည်။

ဘာသာကြီးလေးဘာသာမှဆရာ တော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင် များသည်မိမိတို့ကိုးကွယ်ရာဘာသာအလိုက် ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော အရာများကိုပြော ကြားခဲ့ပြီးသည့်နောက် အမိမြန်မာပြည်ကြီး ငြိမ်းချမ်းစေရန် ရည်ရွယ်သော ဖယောင်း တိုင်ထွန်းညှိဆုတောင်းခြင်းကို ဘာသာကြီး (၄)ဘာသာမှ အကြီးအကဲများက ဖယောင်း တိုင်မီးအားထွန်းညှိခဲ့ကြပါသည်။

ပွဲတော်သို့ ကြွရောက်လာသော စစ် ကိုင်းရွှေတောင်းဦးကျောင်းတိုက်မှ ဆရာ လေး ဟေမာဝတီက "အခုလိုဘာသာပေါင်းစုံ နှင့် အတူတကွဆုတောင်းခွင့် တွေ့ဆုံခွင့် ရရှိပြီး ငြိမ်းချမ်းရေးအတွက်ဘာသာအလိုက် ထားရှိကြတဲ့ စိတ်ထားများကို သိရှိရသည့် အတွက် အလွန်ဝမ်းသာမိပါတယ်"ဟုပြောပြ ခဲ့သည်။

ဘာသာပေါင်းစုံ ခရစ္စမတ်အကြိုပွဲ တော်ကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ပြုလုပ်ရခြင်း အဓိက ရည်ရွယ်ချက်မှာ "ဘာသာကြီး လေး ဘာသာတို့အတူတကွလက်တွဲလုပ်ဆောင် နေကြသောသူများ တွေ့ဆုံပွဲဖြစ်ပြီး၊ တွေ့ဆုံ သည့် အခါတွင်လည်း ခရစ်ယာန်များဘက်မှ ခရစ္စမတ်အကြို သံဃာများ၊ သီလရှင်များ အား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် မြန်မာပြည် တစ်ဝှမ်းအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး၌ ငြိမ်း ချမ်းခြင်း ရစေရန်ဘာသာပေါင်းစုံ မိမိတို့ ကိုး ကွယ် ယုံကြည်ရာဘာသာအလိုက် စုပေါင်း ဆုတောင်းသောအခမ်းအနားတစ်ခုဖြစ်သည် " ဟု ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး မာကုတင်ဝင်း မှပြောပြခဲ့ပါ သည်။

အခမ်းအနားအပြီးတွင် ဆရာတော် များ၊ သံဃာတော်များ၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ခရစ်ယာန်များမှ ခရစ္စမတ်နှင့်ဆိုင်သော ဖျော်ဖြေရေး အစီ အစဉ် ဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

Pinky (MDY-OSC)

ဌာနဆိုင်ရာများ ခရစ္စမတ်မိတ်ဆုံစားပွဲ

ကလေးသာသနာ

ကလေးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး Felix Lian Khen Thang မှ အမျိုးပြု၍ တည်ခင်းဧည့်ခံသော ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲကို ၂၀၊ ၁၂၊ ၂၀၁၆ (ဗုဒ္ဓဟူး နေ့) ညနေ ၆:၃၀ တွင် ကလေးမြို့ ဆရာတော်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ကြပါ သည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ၂၀ တီ ကိုယ်စားလှယ်များ၊ စစ်ဘက်၊ နယ်ဘက် ဌာနဆိုင်ရာများ၊ အစိုးရဝန်ထမ်းများ၊ မြို့ပေါ်ရှိ ဘဏ်မန်နေဂျာများ၊ လေကြောင်းလိုင်းမန်နေဂျာများ၊ အသိမိတ်ဆွေများ၊ KMSS-Kalay ဝန်ထမ်းများ၊ WFP ဝန်ထမ်းများ၊ သာသနာရုံးချုပ်ဝန်ထမ်းများ စုစုပေါင်း(၃၅၀)ဦး ဖိတ်ကြားကာ ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲ ပြုလုပ်ကျင်းပကြပါသည်။ အခမ်းအနားတွင် သာသနာပိုင်ဆရာတော်ကြီးမှ ခရစ္စမတ်သဝဏ်လွှာမိန့်ခွန်းမြွတ်ကြားပြီး တိုင်းဝန်ကြီး မှလည်း အမှာစကားပြောကြားသွားပါသည်။ ဒကာစုမှ ကိုယ်တိုင်သီးချင်း(၅)ပုဒ်ထက် မနည်း သီဆိုဖျော်ဖြေခဲ့ပါသည်။ အခမ်းအနား အစအလယ်အဆုံး CYCK လူငယ်များမှ ဦးဆောင်၍ ခရစ္စမတ်မေ့သီချင်းများဖြင့် ဖျော်ဖြေကာ ည(၈:၀၀)တွင် အခမ်းအနား ကို ရုပ်သိမ်းလိုက်ပါသည်။ အဆိုပါမိတ်ဆုံစားပွဲကို ကက်သလစ် သာသနာမှ နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကိုပီလျှပ်ပေါင်



(ခရစ္စမတ်သတင်းများ)

RVA သောတရင်များတွေ့ဆုံပွဲ



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူထုဆက်သွယ်ရေးကော်မရှင်၏ အဓိက အင်္ဂါရပ်ဖြစ်သော အသံပိုင်းဆိုင်ရာ(Radio)၊ ရုပ်ပိုင်းဆိုင်ရာ(Vedio+Audio) နှင့် စာပေပိုင်းဆိုင်ရာ (Literature) တို့ကို ကောင်းမွန်စွာဖွဲ့စည်းနိုင်ရန် ဆက်လက်ကြိုးစား နေပါသည်။ သို့ဖြစ်၍ ကက်သလစ်စာရေးသူ (စာပေဝါသနာရှင်)များအဖွဲ့ကို CBCM-OSC တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဆက်သွယ်ရန် - CBCM-OSC ရုံး၊ မျိုးကြီးသူရုံး ကြိုတင်အကြောင်းကြားအပ်ပါသည်။ (အယ်ဒီတာချုပ်)

သံဃာတော်အပါး(၁၀၀)အား ခရစ္စမတ်အကြို နေ့ဆွမ်းကပ်ပွဲ

ကလေးကက်သလစ် သာသနာပိုင် Felix Lian Khen Thang (B.A., B.Th., J.C.D., D.D.) အမှူးပြု၍ တည်ခင်းဧည့်ခံသော သံဃာတော်အပါး(၁၀၀)အား ခရစ္စမတ်အကြို နေ့ဆွမ်းဆက်ကပ်ပွဲကို ၁၉၊ ၂၀၁၆ တနင်္လာနေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကလေးမြို့နယ် သင်္ဃာတော်တွင် တည်ရှိသော ဆရာတော်ကြီး ကျောင်းတိုက်ရဟန်း ဘုန်းတော်ကြီးများ၏ ဆွမ်းစားခန်းတွင် ကျင်းပပြုလုပ်ကြပါသည်။

ကလေးကက်သလစ် သာသနာပိုင် ဆရာတော်ကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် "အလွန် ရိုသေလေးစားအပ်သော ဘုန်းဘုန်းဘုရားများအားလုံး Merry Christmas လို့နှုတ်ဆက်လိုက်ပါကြောင်း၊ အခုလို ဘုန်းဘုန်းဘုရားများနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ခရစ္စမတ်အကြိုနေ့ ဆွမ်းကပ်အခမ်းအနားကျင်းပခွင့်ရလို့ လွန်စွာမှနှစ်ထောင်းအားရဝမ်းသာပီဖြစ်မိပါကြောင်း၊ ခရစ္စမတ်ပွဲဟာ အားလုံးသိသည့်အတိုင်း ဘုရားနှင့်လူတို့ အကြားငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်



ပေးမည့် ကယ်တင်ရှင် မက်ဆီးယားသခင်မွေးဖွားတဲ့နေ့ အမှန်းတရား အမှောင်ထု နေရာတွင် မေတ္တာတရားဟူသော အလင်းက အစားထိုးနေရာယူတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါကြောင်း ဆာလံအခန်းကြီး ၁၃၃:၁ မှာ "ညီအစ်ကိုတို့သည် တစ်လုံးတစ်ဝတည်း စိတ်သဘောညီညွတ်စွာ နေထိုင်သည်မှာလွန်စွာ ကောင်းမြတ်၍ နှစ်သက်ဖွယ် ဖြစ်ပေ၏" ဟူ

သောကျမ်းချက်မှာ ဒီကနေ့ ပြည့်စုံပြီဟု ကျွန်ုပ်ဆိုချင်ပါကြောင်း" စသည်ဖြင့် မြွက်ကြားသွားပါသည်။ ထိုနည်းတူစွာပင်နေသာ ဆရာတော် ဘဒ္ဒန္တဓမ္မိက(B.A. History) မှနှုတ်ခွန်းဆက်စကား ချီးမြှင့်ရာတွင် "မျိုးစောင့်ဥပဒေသည် သာသနာကို ကာကွယ်ခြင်းဖြစ်ကြောင်း၊ ဘာသာရေးစော်ကားခြင်းများမရှိဘဲ သာသနာအခွင့်ရည်အောင် ထိန်း

သိမ်းကာကွယ်ခြင်းဖြစ်ကြောင်းနှင့် အရင်က ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ပြဿနာများရှိခဲ့ဖူးသော်လည်း မေတ္တာတရား ဦးထိပ်ထား၍ အပြစ်ခွင့်လွှတ်ခြင်းများ ရရှိကြကြောင်း မရှိသေးသော ပြဿနာများကိုလည်း လုံးဝ မဖြစ်ပေါ်ရလေအောင် ကြိုတင်ကာကွယ်၍ မေတ္တာစိတ် ထားရမည် ဖြစ်ပါကြောင်း မြွက်ကြားသွားပါသည်။ ဆက်လက်၍ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ပွားချီးမြှင့်ခြင်း၊ ကလေးကက်သလစ်သာသနာပိုင် ဆရာတော်ကြီးဖဲလစ်မှ သံဃာတော်များအား အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် စားသောက်ဖွယ်ရာများကို ကောင်းကြီးပေး ဆုတောင်းခြင်းကို မွန်ဆီညော်မာတင်းမုန်မှ ဦးဆောင်ပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းပါသည်။ အဆိုပါ အခမ်းအနားသည် ကလေးသာသနာအနေဖြင့် သံဃာတော်များအား ခရစ္စမတ်အကြို နေ့ဆွမ်းဆက်ကပ်ခြင်းသည် ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကိုဝီလျှံပေါင်

အင်ဒိုင်းလေး အကျဉ်းထောင်၌ ခရစ္စမတ်ပွဲကျင်းပ



၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ကလေးကက်သလစ်သာသနာပိုင် ဆရာတော်ကြီး Felix Lian Khen Thang မှ အမှူးပြု၍ စိန်ပီတာစိန်ပေါလ်ကျောင်းထိုင် ဘုန်းတော်ကြီး Rev. Fr. Robert Kam

Khaw Hau ဦးဆောင်ကာ ကလေးမြို့ အင်ဒိုင်းလေး အကျဉ်းထောင်၌ ထောင်သူ၊ ထောင်သား(၁၈၀၀)တို့အားနေ့လည်စာကျွေးမွေးခြင်းဖြင့် ခရစ္စမတ်အကြို ပြုလုပ်ပေးခဲ့ကြပါသည်။ သာသနာပိုင်ဆရာတော်ကြီးမှ ဦးဆောင်ကာ ဘုန်းတော်ကြီး (၆)ပါးတို့မှ

အာပတ်ဖြေ နားထောင်ပေးကာ မစ္စားတရားကိုပူဇော်ပေးကြပါသည်။ ထောင်သူ၊ထောင်သား (၂၀၀)ခန့် မစ္စားတရားပူဇော်ခြင်း၌ ပါဝင်ကြပါသည်။ မစ္စားတရားပူဇော်ခြင်းအပြီးတွင်ဘုန်းတော်ကြီး Rev. Fr. Robert Kam Khaw Hau မှကျေးဇူးတင်စကားပြောကြားခြင်း၊ အိမ်ရှင်ထောင်သူ၊ ထောင်သားများကိုယ်စား ကျေးဇူးတင်စကားပြောကြားရာတွင် ယခုလိုသာသနာပိုင်ဆရာတော်ကြီးမှစ၍ ဘုန်းတော်ကြီးများ ဘာသာတူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အခုလို ဝိညာဉ်ခွန်အားရရှိရန်အတွက် အစာအဟာရသာမက ရုပ်ခန္ဓာဖွံ့ဖြိုးရန်အတွက် အစားအသောက်ကိုလှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အရင်ကဖိစီးလေးလံနေသော စိတ်ဓာတ်များမှာပေါ့ပါးသွားပါကြောင်း၊ ဖြစ်နိုင်ရင် တစ်နှစ်တစ်ခါမဟုတ်ဘဲ သုံးလေးကြိမ်လာရောက်စေချင်ပါကြောင်း ဖြစ်နိုင်မယ်ဆိုပါက ကျွန်တော်တို့ထောင်သားများသည် အလုပ်မရှိပါသဖြင့် ဘာသာရေး

စာစောင်များ ဒါနပြုပေးကြရန် အသနားခံတောင်းခံလိုပါကြောင်း တင်ပြသွားပါသည်။ စိန်မေရီကယ်သီဒြယ်ဘုရားကျောင်း၊စိန်ပီတာစိန်ပေါလ်ဘုရားကျောင်းနှင့် စိန်ထရေးဇား (တာဟန်း) ဘုရားကျောင်းတို့မှ ဘာသာတူ အယောက်(၅၀)ခန့်၊ဓမ္မဆရာ(၇)ဦး၊သီလရှင် (၃)ပါး၊ကိုရင်(၅)ပါး၊ စိန်ထရေးဇားသီလရှင်လောင်းများ(၅)ဦး၊မိုင်နာကျောင်းသား(၇)ဦး အသီးသီးပါဝင်ကြပါသည်။ ဆောင်ပုဒ်မှာ "ခရစ်တော်ကိုအဘယ်အရပ်၌ မွေးဖွားမည်နည်း" (ရှင်မာတေးဦး၂း၄)ဖြစ်ပြီး သာသနာပိုင်ဆရာတော်ကြီးမှစတင်လေသတင်းကောင်းကိုဝေမျှကာ အိမ်ရှင်ထောင်သူ၊ ထောင်သားများမှ ဝိညာဉ်ခွန်အား၊ ကာယခွန်အားများ အထူးရရှိခံစားကြောင်းနှင့်ယခုကဲ့သို့ကလေးမြို့အင်ဒိုင်းလေး အကျဉ်းထောင်၌ ကက်သလစ်အသင်းတော်အနေဖြင့် ၂၀၀၃-ခုနှစ်မှစ၍နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်အကြိုပြုလုပ်ပေးကြပါကြောင်းလည်း သိရှိရပါသည်။ ကိုဝီလျှံပေါင်

ခရစ်ယာန်ဂိုဏ်းပေါင်းစုံသင်းအုပ်ဆရာကြီးများနှင့်ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲ

ကလေးကက်သလစ်သာသနာပိုင် ဆရာတော်ကြီးဖဲလစ်လျန်ခင်းထန် အမှူးပြု၍ တည်ခင်းဧည့်ခံသော ခရစ္စမတ်အကြိုမိတ်ဆုံစားပွဲကို ၁၉.၁၂.၂၀၁၆(တနင်္လာနေ့) ည ၆း၃၀တွင်ဆရာတော်ကျောင်းဝင်းတွင် ကျင်းပပြုလုပ်ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကလေးမြို့ပေါ်ရှိ Senior Pastor (၁၀၀)ဦး၊ဂိုဏ်းအသီးသီးမှသီလရှင်များအားလုံး၊ ဓမ္မဆရာများအားလုံး၊ ရဟန်းဘုန်းတော်ကြီးများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများ စုစုပေါင်း (၂၅၀)ဦး ဖိတ်ကြားကာ ခရစ္စမတ် အကြိုမိတ်ဆုံစားပွဲပြုလုပ်ကြပါသည်။ အခမ်းအနားတွင် Msgr. Martin Suan Khan Mung မှ ဩဝါဒမြတ်ကြားရာတွင် "ဘာသာရေးကို လောကီဆန်စွာကျင့်သုံးပါက ဘုရား၏အလိုတော် နှင့် ကိုက်ညီမှုမရှိကြောင်းနှင့်

ကိုက်ညီမှုမရှိကြောင်းနှင့် ခရစ်ယာန်များအားလုံးတစ်လုံးတစ်ဝတည်း ဖြစ်ရေး အကြောင်းတို့ကို ပြော ကြားသွားပါသည်။ ဆက်လက်၍ KCC ဥက္ကဋ္ဌ Rev. Suangh Cin Pau မှ တည်းခင်း ထားသော ညနေစာအတွက် ဆုတောင်းဆက်ကပ်ကာ သုံးဆောင်ကြပါသည်။ အခမ်းအနားအစ၊ အလယ်၊ အဆုံး CYCK လူငယ်များ၏ ဦးဆောင်၍ ခရစ္စမတ်ဓမ္မသီချင်းများဖြင့်ဖျော်ဖြေကြကာ ည(၇း၃၀)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ အဆိုပါ ခရစ္စမတ်အကြိုမိတ်ဆုံစား ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကိုဝီလျှံပေါင်

ဘုရားကျောင်းရေစက်ချပွဲ

တောင်ငူသာသနာ



တောင်ငူသာသနာ သံဃိတောင်တိုက်နယ်၊ ဇလဲအထက်ကျေးရွာ၊ မယ်တော်အာနဘော်တော်မာရီးယား ဘုရားတို့ ၏ သခင်မဘုရားရှိခိုးကျောင်းရေစက်ချပွဲကို ၁၇၊၁၂၊၂၀၁၆ ညနေ ၄း၀၀ နာရီအချိန် တွင်ဂိုဏ်းအုပ်ဆရာတော် ဒိုက်ဇက်ခါနုမှ ကောင်းကြီးပေးရေစက်ချခဲ့ပါသည်။ ၁၈၊၁၂၊၂၀၁၆နံနက်၈းဝဝနာရီတွင် ကျေးဇူးတင်မိစ္ဆာတင်ပူဇော်ကာ ဆရာတော်နှင့်အတူ ရဟန်းတော်(၉)ပါးနှင့် ပါဝင်တက်ရောက်သူ (၈၀၀) ဦးခန့် ရှိပါသည်။ ဒက်ဇူးမယ် (ISR)

မယ်တော်ဂူသစ်ပွင့်ပွဲ



တောင်ငူသာသနာ ၊လိပ်သိုတိုက်နယ်၊ လွှတ်အင်းရွာသစ်အတွက် ဂုဏ်ကျေးဇူးနှင့် ပြည့်သောမယ်တော်ဂူ သစ်ကို(၃၁-၁၂-၂၀၁၆)ညနေ(၄း၃၀)နာရီတွင်Rev.Fr.မွန်ဆီညော် ဝှန်ကောဒီမှ ကောင်းချီးမင်္ဂလာပေးခဲ့ပါသည်။ Rev. Fr.Vincent Htoo Mon ကိုယ်တိုင် ဘာသာတူများနှင့်အတူဆောက်လုပ်ပေးခဲ့ပြီး ပွဲတော်တွင် ရဟန်း၊ သီလရှင်၊ ဘာသာတူများ၊ ကြံ ရောက် အားပေးချီးမြှင့်ကြသောသူများ(၈၀၀)ဦးခန့်.ရှိပါသည်။ ဒက်ဇူးမယ်(ISR)

TOT သင်တန်း



တောင်ငူသာသနာလုံးဆိုင်ရာ သာသနာပြုကလေးသူငယ်အဖွဲ့ဦးဆောင်ရန်အတွက် သီလရှင်များနှင့် လူငယ်များတို့၏ TOTသင်တန်းကို(27-12-2016မှ29-12-2016)အထိ တောင်ငူမြို့၊ ပီးမေမောရုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာမ ဒေါ်မားကရက်မာမာဦး၊ ဆရာမ ဒေါ်ထရေအေးခို၊ Mr.Sarah(ISR)၊ ဆရာအန်ဒြူးဇော်ဇော်ဦး(ကျိုင်းတုံ)နှင့်ဆရာမဒေါ်အာကာ တား (ကျိုင်းတုံ) တို့မှ ဝေမျှပို့ချပေးပြီး ပါဝင်တက်ရောက်သူ (၅၈) ဦးခန့်ရှိပါသည်။ ဒက်ဇူးမယ် (ISR)

အာခါတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲ

ကျိုင်းတုံသာသနာ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (ကြက် ခုနှစ်) နေ့တွင် ကျရောက်သော (၄၂) ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်း နှစ်သစ် ကူးပွဲကို အခမ်းအနား အစဉ် အလာမပျက် ဆင်ယင်ကျင်းပခဲ့ပါသည်။

အာခါလူမျိုးစုသည် တရုတ်ပြည်ယူနမ် (အနီးစပ်ဆုံး)မှ ဆင်းတက်လာသည် ဟု ဆိုထားပါသည်။ တရုတ်လိုဟန်ရီဟုလည်းခေါ်ခဲ့သည်။ မြန်မာပြည် အရှေ့ဘက် ရှမ်းပြည်ကို နှစ်ပေါင်း ၂၅၀ ကတည်းက ရောက်ရှိပြီး၊ ၁၉၄၉ခုနှစ် ၌ မဲခေါင်မြစ်မှ အများ အပြား ပိုမို ရောက်ရှိလာကြသည်။ အာခါလူမျိုးဆက် (၁၅၃) ဆက်ရှိသည်။ လူမျိုးအုပ်စု (၁၀၀) လောက်ရှိသည်။ အာခါဆိုသည့် အဓိပ္ပာယ်မှာ **ဌာနီမှဝေးသွားခြင်း** ဟုဆိုပါသည်။ အာခါလူမျိုးများသည် တောင်ပေါ်ဒေသကို နှစ်သက်ပြီး တောင်ယာစပါး စိုက်ပျိုးခြင်းနှင့် အမဲလိုက်ခြင်းဖြင့်အသက်မွေးကြသည်။



အာခါလူမျိုးတို့၏ ပွဲတော်များမှာ ကောက်သစ်စားပွဲတော်နှင့် ဒန်းစီးပွဲတို့သည် ရိုးရာဓလေ့၏ အထွတ်အမြတ်ထားရသော ပွဲတော်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ကိန်းနှင့် အာဇေလီတို့ ဘုရားကို မီးရှို့ယဇ်ပူဇော်သကဲ့သို့ ရှေးဘိုးဘေးများသည်လည်း သီးနှံစပါးများနှင့် မုဆိုးလိုက်၍ရရှိသော တောကောင်များကို ယဇ်ပူဇော်ခြင်း၌ အသုံးပြု၍ ဆက်ကပ်ကြသည်။ မျိုးစေ့ စပါးနံ့သည် အခြားသော ရတနာများထက် တန်ဖိုးရှိကြောင်း၊ အိမ်မီးလောင်ရင်တောင် အဖိုးတန်ရတနာတွေထက် ၎င်းစပါးနံ့ကို ဦးစွာ သယ်ဆောင်လေ့ရှိခဲ့သည်ဟု ဆိုပါသည်။

ကျိုင်းတုံမြို့၊ မြို့မ အားကစားကွင်း၌ (ဒီဇင်ဘာ ၂၈ ရက်) နံနက် ၁၀နာရီခန့်က အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် မိတ်ဆုံစားပွဲ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကြိမ်မြောက် အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပပြီး ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ လက်မှု အနုပညာပြခန်းများ စသည်တို့ ပြသထားသည့်အပြင် ယဉ်ကျေးမှု အဖွဲ့များ၏ ဖျော်ဖြေမှု များလည်း လှပစွာဖြင့် ဆင်နွှဲခဲ့ကြသည်။

အာခါနှစ်သစ်ကူးပွဲတော်ကို ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျိုင်းတုံ မြို့ရှိ စွမ်ဆပ်ကုန်းတွင် ကက်သလစ်လူငယ်များမှ စတင်ကျင်းပပြီးနောက် ဒီဇင်ဘာလ (၂၈)ရက်နေ့ကို အာခါနှစ်သစ်ကူးအဖြစ်စတင်သတ်မှတ်လာခြင်းဖြစ်ကြောင်းသိရသည်။

ရီ၌ SdP

CBCM-Herald ၏ရည်မှန်းချက်များ

- စေတနာ့အလင်းကောင်းကို ထပ်ဆင့်သယ်ပိုးဆောင်ရွက်နိုင်စေရန်၊
- ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာနောက်ဆုံးရ သတင်းများကိုအချိန်မှီ ပို့ဆောင်နိုင်ရန်၊
- မြန်မာနိုင်ငံရှိသာသနာအသီးသီးသို့တော်စင်ဂိုဏ်းအသီးသီးနှင့်CBCMကော်မရှင်အသီးသီးတို့သည်နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
- မြန်မာနိုင်ငံသားများအားလုံးကိုကောင်းသောသတင်းများအချိန်မှီ(တစ်လတွင်နှစ်ခါ)ထုတ်ဝေရန် ၊နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
- အာရှသမ္မတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်းများကို အထောက်အကူ ဖြစ်စေရန်၊

ကလေးသူငယ်များအသင်း

လားရှိုးသာသနာ။
၂၀၁၂.၂၀၁၆။

လားရှိုးသာသနာအတွင်းရှိ သာသနာပြုကလေးသူငယ်များအသင်းမှ တာဝန်ခံများ၏ စုပေါင်းအားထုတ်မှုဖြင့် တစ်နှစ်လျှင် တစ်ကြိမ် ဘုရားစကားစာမေးပွဲကို သာသနာအဆင့်ပြင်ဆင်ကျင်းပကြသည်။ ယခုနှစ်၏ အဓိက ဦးစားပေးသင်ကြား/ဖြေဆိုကြသည့် အကြောင်းအရာမှာ “စက္ကရာမင်းတူး(၇)ပါး” ဖြစ်သည်။ တိုက်နယ်အသီးသီးမှ ဘုရားစကားသင်ကြားနေသည့် တာဝန်ခံအားလုံးတို့က အကြီးတန်း/အငယ်တန်းခွဲ၍ မေးခွန်းတစ်စုံစီ ပြင်ဆင်ပြီးပေးပို့လာသည်ကိုစုစည်းကာ ဗဟိုမှ မေးခွန်းတစ်စုံအဖြစ် အဆင့်ဆင့် ပြန်လည်ပြင်ဆင်သည်။ ထို့နောက် တိုက်နယ်အသီးသီးသို့ပြန်လည်ပို့ဆောင်ဖြေဆိုစေပြီး အဖြေလွှာများကိုလည်း ဗဟိုမှပင် တာဝန်ယူ စစ်ဆေး၍ အမှတ်ခြစ်ပေးမည်ဖြစ်သည်။ ဆုပေးပွဲကို နှစ်စဉ်ဒီဇင်ဘာ(၂၈)ရက် “ The Holy Innocents’ Day ” တွင် ကျင်းပလေ့ရှိသည်။ တာဝန်ခံများ၏ စည်းလုံးညီညွတ်စွာ ကြိုးစားအားထုတ်မှုနှင့် ကလေးငယ်များ၏ အားတက်သရော ပါဝင်ဆောင်ရွက်/ဆင်နွှဲမှုတို့သည် အလွန်စွာနှစ်ထောင်း အားရဖွယ်ကောင်းလှပေသည်။



စစ္စတာရ် ဂါဗြီအိလ်(SJA)

သာသနာပြုကလေးသူငယ်များသင်တန်း

ပုသိမ်သာသနာ



ပုသိမ်သာသနာ ဟင်္သာတဇန်နဝါရီ သာသနာပြုကလေးသူငယ်များ ဘက်စုံစုံ့ ဖြိုးရေး သင်တန်းကို ပုသိမ်လူငယ်ဗဟို ဓမ္မိကျေးရွာ၌ ဒီဇင်ဘာလ(၂၇-၃၀) ရက်နေ့ထိ ကျင်းပခဲ့ပါသည်။ သင်တန်းကို ကလေးသူငယ်ပေါင်း(၃၀၅)ဦးတက်ရောက်ကြသည်။ သင်တန်းကို ဖာသာရ် စွန်းစွန်း ဦးဆောင်ကာ ကလေးသူငယ်များမှ အလံတော်ကို သယ်ဆောင်လာပြီး မယ်တော်ဂူ လှိုင်ရှေ့၌ အလံတင်ခြင်းအခမ်းအနား၊ ပုတီးစိပ်ခြင်းနှင့် မယ်တော်အား ဂုဏ်ပြုချီးမွမ်းခြင်းတို့နှင့် စတင်ခဲ့သည်။ (၂၈)ရက်နေ့ မနက်တွင် ဖာသာရ် နဲ့နယ်(ND)၊ ဖာသာရ် ဆေရယ်(DD)နှင့် ဖာသာရ် စွန်းစွန်း(YD)တို့သည်အပြစ်မဲ့သောကလေး ဓမ္မအာဇာနည်ပွဲ၏ဂုဏ်ပြုမိစ္ဆာတရားတော်ကို စုပေါင်းပူဇော်ပေးကြသည်။

ဤသင်တန်းသို့တက်ရောက်လာကြသော ကလေးသူငယ်များအား ဒေါ်အိဇာယ်လာ ပြုံးပြုံးအောင်မှ ရဟန်း မင်းကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ အကြောင်းသိကောင်းစရာများ၊ ဖာသာရ် နဲ့နယ်မှ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်စဉ် စည်းမျဉ်းများ ခေါင်းစဉ်တို့ကို ဝေမျှပို့ချပေးခဲ့သည်။ ဆက်လက်၍ ဖာသာရ်ခင်မောင်အေးနှင့် သီလရှင်များတို့သည် မိမိတို့၏ သက်ဆိုင်ရာခေါင်းစဉ်တို့ဖြင့်ပို့ချသွန်သင်ခဲ့သည်။ ညနေချိန်တွင် သီချင်းပြဇာတ်၊ အကပြိုင်ပွဲများနှင့် ဖျော်ဖြေတင်ဆက်ခြင်းများတို့ကို ကျင်းပခဲ့ပါသည်။ (၃၁)ရက်နေ့ မနက်တွင် ကလေးသူငယ်များတို့သည် မိမိတို့ဌာနေအသီးသီးသို့ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ CBCM- PMS

ပရိတ်သုဇာတိယေဇူးပွဲတော်

ရန်ကုန်တိုင်းချုပ်သာသနာ

(၂၈) ကြိမ်မြောက် ပရိတ်သုဇာတိယေဇူးပွဲတော်ကြီး ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၃၀၊ ၂၀၁၆) ရက်၊ သောကြာနေ့၊ ညနေ(၅:၀၀) နာရီ တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင်၊ ရှေးဦးစွာ ပရိတ်သုဇာတိယေဇူးအလံတော်ကို ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Jacob စောအေးသောင်း မှ ကောင်းချီးပေး၍ အလံတော်ကို လွှင့်ထူပေးခဲ့ပါသည်။ (၃၀၊ ၂၀၁၆) ပွဲတော်ဖွင့်ပွဲမှ စတင်ပြီး (၈.၁.၂၀၁၇) ရက်နေ့အထိ၊ နေ့စဉ်နေ့တိုင်း ပရိတ်သုဇာတိယေဇူး၏ နိဗ္ဗိဒ္ဓာဆုတောင်းမေတ္တာ၊ နိဗ္ဗိဒ္ဓာမိစ္ဆာတရားတော်မြတ်၊ စီတန်းလှည့်လည်ခြင်း၊ ကိုယ်တော်မြတ်ကောင်းချီးမင်္ဂလာပေးခြင်း အခမ်းအနားများကျင်းပပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီလ(၇)ရက်နေ့ ညနေ(၆:၃၀)နာရီတွင် စီတန်းလှည့်လည်ခြင်း၊ မွန်ဆီညော်စောဖရန်စစ်မှ အလံတော်အား ပြန်လည်ရုပ်သိမ်းစဉ် လက်ခုပ်ဩဘာများ ပေးခြင်း၊ မီးရှူးမီးပန်းဖောက်ခြင်း၊ ဘုရားကျောင်းခေါင်းလောင်းများထိုးခြင်းနှင့် ဓမ္မသီချင်းများသီဆို၍ အောင်မြင်စွာဖြင့် အလံတော်အား ရုပ်သိမ်းခဲ့ပါသည်။ (၈၊ ၁၊ ၂၀၁၇) တနင်္ဂနွေနေ့ ပရိတ်သုဇာတိယေဇူး၏ ပွဲတော်ကြီးနေ့၊ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းချုပ်သာသနာ၊ လက်ထောက်ဆရာတော်ကြီးဂျွန်စောယောဟန် ဦးဆောင်၍ ရဟန်းတော် (၁၅)ပါးနှင့်အတူ ကျေးဇူးတင်မိစ္ဆာ တရားတော်မြတ်ကြီးကို တင်ပူဇော်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် ကိုရင်၊ သီလရှင်၊ ဘာသာသူ သားသမီးများ အင်တိုက်အားတိုက်ဖြင့် ပါဝင် ဝတ်ပြုဆုတောင်းပေးခဲ့ကြပါသည်။ မိစ္ဆာတရား အပြီးတွင် တက်ရောက်လာသော ဘာသာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။ (၂၈)ကြိမ်မြောက် ပရိတ်သုဇာတိယေဇူးပွဲတော်ကြီး ဖြစ်မြောက်အောင် ပါဝင်ကူညီဆောင်ရွက်ပေးကြသော ပွဲတော်ကျင်းပရေးကော်မတီ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့အစည်းတိုင်းမှ ပုဂ္ဂိုလ်များ၊ ဘုရားကျောင်းကို အလှူဆင်ပေး ကြသော FMM သီလရှင်များနှင့် သီလရှင် လောင်းများ၊ နေ့စဉ်အတွက် ကြသော ဘာသာသူများအား ကျွေးမွေးလှူဒါန်းခဲ့ကြသော အဖွဲ့အစည်းတိုင်းမှ ပုဂ္ဂိုလ်များ၊ ချက်ပြုတ်ပေးသော အမျိုးသမီးအဖွဲ့၊ လုံခြုံရေး တာဝန်ကို နေ့စဉ်တာဝန်ယူပေးခဲ့ကြသော ပုဂ္ဂိုလ်များ၊ ပွဲတော်ဖြစ်မြောက်အောင် အလှူခံ ပေးခြင်း၊ မိစ္ဆာတရားတောင်းခံခြင်းများကို ပြုလုပ်ပေးခဲ့သော ပုဂ္ဂိုလ်များအားလည်း ကောင်း၊ ဤပွဲတော်ကို ဖြစ်မြောက်အောင် လုပ်အားဖြင့် ကူညီကြသော ပုဂ္ဂိုလ်များအားလုံး၊ ဆုတောင်းပေးခဲ့ကြသော ပုဂ္ဂိုလ်များ အားလုံးကို အထူးကျေးဇူးတင်ရှိပြီး ပရိတ်သုဇာတိယေဇူး၏ကောင်းချီးတော်များ အစဉ်ခံစားရရှိနိုင်စေရန် မေတ္တာပို့ဆုတောင်းပေးကြောင်းကို စိန်ဖရန်စစ်အစီစီသာသနာမှ ကိုဇေးဦးယား က သတင်းပေးပို့ထားပါသည်။

ခရစ်ယာန်များစည်းလုံးညီညွတ်ပေါင်းစည်းမှုအတွက် ဆုတောင်းရာ ရက်သတ္တပတ် (ဇန်နဝါရီလ ၁၈ မှ ၂၅ ရက်)

အာရှသမ္မတရားအသံလွှင့်ဌာနကချင်ဘာသာအစီအစဉ်သောတရင်တွေ့ဆုံပွဲ

မြစ်ကြီးနား၊

၃၂၀၂၀၁၇

အာရှအေ ကချင်ဘာသာအသံလွှင့် ခြင်း အစီအစဉ် တာဝန်ရှိသူများနှင့်သောသ ရှင်များတွေ့ဆုံပွဲကို (၃၂၀၂၀၁၇)ခုနှစ် တွင် မြစ်ကြီးနားမြို့၊ စိန်ကိုလန်ဘန် ကာဒီဒြယ်၌ ကျင်းပခဲ့ပါသည်။ သောသရင်များတွေ့ဆုံ ခြင်းအစီအစဉ်တွင် ဖိလိပိုင်နိုင်ငံအာရှအေ မန်နေဂျာ Fr. Victor Sadaya(SVD) ကိုယ် တိုင်ပါဝင်တက်ရောက်ကာ မြစ်ကြီးနား သာသနာ့ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ် ဒေါ တန်၊ မြန်မာနိုင်ငံကက်သလစ် ဆရာတော် ကြီးများဆိုင်ရာလူထုဆက်သွယ်ရေးတာဝန် ခံ Fr. Leo Mang(SDB)၊ မြစ်ကြီးနားသာ သနာလူထု ဆက်သွယ်ရေးတာဝန်ခံ Fr. Peter Hka Aung Tui RVA ကချင်ဘာသာ အစီအစဉ် တာဝန်ခံ Fr. Bernard Thang၊ ဘုန်းတော် ကြီးများ၊ သီလရှင်များနှင့် RVA သောသရင် အယောက်(၂၈၀)ကျော် တက် ရောက်ခဲ့သည်။

မြစ်ကြီးနားသာသနာ လူထုဆက် သွယ်ရေးတာဝန်ခံ Fr. Peter Hka Aung Tu က အဖွင့်အမှာစကားပြောကြားရတွင် "တိုးတက်ပြောင်းလဲနေသော မျက်မှောက် ခေတ် ကာလတွင် ခေတ်၏တောင်းဆိုခြင်း များနှင့်အတူပြုပြင်ပြောင်းလဲသင့်သောအရာ များကို ပြောင်းလဲနိုင်ရန်ကြိုးစားရမည်ဖြစ် ကြောင်း" ကိုလည်းကောင်း၊ ဆရာတော် ဖရန်စစ်ဒေါတန် က "ဧဝံဂလီ ဒေသနာတော် ဝေပျံသက်သေခံ ခြင်းတွင် အထိရောက်ဆုံး ဖြစ်သောအာရှအေအသံလွှင့်ခြင်းအစီအစဉ်



ကိုပိုမိုတိုးတက်မှု ရှိလာစေ ရန်နှင့် သာသ နာ တော်တွင် ထုတ်ဝေနေသော သတင်းစာ ပေးများကိုလည်းလေ့လာ သုံးသပ်ကာထိထိ ရောက်ရောက်အသုံးပြုနိုင်ရန် အရေးကြီး ကြောင်း" ကိုလည်းကောင်း၊ အာရှအေ မန်နေဂျာ Fr. Victor Sadaya က "အာရှ ဒေသတွင် ဧဝံဂလီတရားတော်ဝေပျံ သက် သေခံရာတွင် အာရှသမ္မတရားလေ လှိုင်း အသံသည်အလွန်ရေးပါကြောင်း၊ တိုး တက် နေသော ခေတ်နှင့်အညီ အွန်လိုင်းသို့ စတင် ပြောင်းလဲအသံလွှင့်ကာ ပိုမိုထိ ရောက်သောစနစ်ဖြစ်စေလိုကြောင်း၊ ထိုသို့ ကောင်း မွန် သောထုတ်လွှင့်ခြင်းဖြစ်စေရန် အစစအရာရာလေ့လာသင်ယူသင့်ကြောင်း၊ စာဖတ်ခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် တွေ့ ဆုံနှေးခြင်းတို့ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်

များကို အောင်မြင်စေမည်ဖြစ်ကြောင်း တို့ ကိုလည်း ကောင်း၊ မြန်မာနိုင်ငံလူထု ဆက် သွယ်ရေးတာဝန်ခံ Fr. Leo Mang(SDB) "ထိရောက်သော ဆက်သွယ်ခြင်းအတွက် အဓိက သော့ချက်ဖြစ်သော စကားပြောဆို ခြင်း(အသံပိုင်းဆိုင်ရာ)၊ စာပေရေးသားခြင်း (စာပေပိုင်းဆိုင်ရာ) နှင့် ရုပ်ပုံများဖြင့်ပြသ ခြင်း (ရုပ်ရှင်၊ရုပ်သေပိုင်ဆိုင်ရာ) သုံးခု ပါဝင် ပေါင်းစပ်မှသာလျှင် ကောင်းမွန်၍ထိရောက် သော ဆက်သွယ်ခြင်း ဖြစ်နိုင်မည် ဖြစ် ကြောင်းတို့ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ် ကမ္ဘာ့လူထုဆက် သွယ်ရေးနေ့အတွက် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ သတင်းစကားဖြစ်သော "ကြောက်ရွံ့ခြင်း မရှိနှင့်၊ ငါသည် သင်တို့နှင့် အတူရှိသည်" ဟောရှာယ ၄၃:၅ ကို အခြေခံ ကာ ဧဝံဂလီ

သတင်းကောင်းကို သတ္တိရှိရှိ သက်သေခံနိုင် ပါစေကြောင်း တို့ကို အားပေးစကား မိန့်မှာ ခဲ့ကြပါသည်။

ဆက်လက်၍ အာရှအေသောသ ရှင်များ၏ ဆွေးနွေးခြင်းနှင့် အာရှအေ နား ထောင်ခြင်းဖြင့်ခံရခဲ့ရသော အတွေ့အကြုံ များအား ဝေမျှခဲ့ကြပါသည်။ သောသရင် တစ်ဦးက "RVA သည် မိမိအတွက် အလွန် အရေးကြီး၍ အချိန်ပြည့်နားဆင်နေသူဖြစ် ကြောင်း၊ အကြောင်းမှာ သိသင့် သိထိုက် သောအရာများကို အမြန်ဆုံးသိနိုင်ခြင်း၊ ကက်သလစ် သာသနာတော်၏ သွန်သင် ချက်များကိုသိရှိရခြင်း၊ အထူးသဖြင့် နှလုံးဖြင့် မိမိကြိုက် နှစ်သက်သော အချိန်တွင် နား ဆင်နိုင်ကြောင်းကို လည်းကောင်း၊ တစ် ခြားသောသရင်တစ်ဦးက အာရှအေကို နား သောသဆင်သကဲ့သို့ကက်သလစ်သာသနာ ၏သွန်သင်ချက်များကို သေချာစွာ လေ့လာ ဖတ်ရှုမှသာလျှင် စစ်မှန်သောယုံ ကြည်ခြင်း မှသွယ်ဖယ်သွားနိုင်မည် မဟုတ်ကြောင်း၊ ယုံကြည်ခြင်းခိုင်မာစေရန် ကိုယ်တော်မြတ် စက္ကရမင်းတူးကို မကြခဏဖူးမျှော် ခြင်းဖြင့် ခွန်အားယူစေလိုကြောင်း၊ သို့မှသာ အခြား ဘာသာများတွင်မရရှိနိုင်သော(သို့)မရှိသော ခွန်အားများ စီးဆင်းရာ ဘုရားရှင်၏ခွန် အား ဖြင့် စစ်မှန်သောယုံကြည်ခြင်းကိုဆက်လက် သက်သေခံနိုင်မည်ဖြစ်ကြောင်း တို့ကိုသက် သေခံခဲ့ ကြသည်။

(CBCM-osc)

မြန်မာဘာသာအစီအစဉ်၊ မန္တလေး။

နှစ်စဉ်ကျင်းပမြဲဖြစ်သော အာရှ သမ္မတရား အသံလွှင့်ဌာနမြန်မာဘာသာ အစီအစဉ် သောတရင်များ တွေ့ဆုံပွဲကို ၈၁x၂၅လမ်းထောင့်ရှိ မန္တလေးဗဟိုအကျိုး တော်ဆောင်ရုံး ဆရာတော်ကြီးကျောင်း တိုက်၊ ရွှေနန်းတော်ခန်းမ၌(၇၊၁၂၊၂၀၁၇) ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာမှ ဆရာ တော်ကြီးနီကောလာမ်းမန်ထန်း၊ ဆရာ တော်ကြီးပေါလ်ဂရောင်(ငြိမ်း) ၊ ဖိလစ်ပိုင် နိုင်ငံမှ RVA မန်နေဂျာ Fr.Victor Sadaya၊ မြန်မာနိုင်ငံလုံးဆိုင်ရာလူထုဆက်သွယ်ရေး တာဝန်ခံ Fr.Leo Mang၊ မြန်မာဘာသာ အစီ အစဉ်တာဝန်ခံ FR. Paulinus မြတ် ကြိုင်၊ Fr. Bosco BO BO ၊ Fr. Jodu နှင့် မန္တလေး ဗဟိုအကျိုးတော်ဆောင်ရုံးမှ Coordinator Sr. Rose Matilda Naw Say Phaw နှင့်ပိုင်းတော်သူပိုင်းတော်သား များ၊ နှစ်စဉ် ရေဒီယို လှူဒါန်းပေးပါသော နော်ဝေနိုင်ငံမှ အလှူရှင် ကိုရောဘတ် စောထူးအောင် မိသားစုနှင့် အနယ်နယ် အရပ်ရပ်မှ RVAသောတရင်များပါဝင်တက် ရောက်ခဲ့ကြပါသည်။

RVA မြန်မာဘာသာ အစီအစဉ်သောသရင်တွေ့ဆုံပွဲ



အခမ်းအနားတွင် မန္တလေး ဗဟို အကျိုးတော်ဆောင်ရုံးမှ Sr.Say Phaw မှ ကြွရောက်လာသူများအားလုံးအား ကြိုဆို နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးကက်သလစ်ဂိုဏ်းချုပ် သာသနာမှ ဆရာတော်ကြီး နီကောလာမ်း မန်ထန်းမှ အားပေးစကားပြောကြားရာတွင် "အာရှအေ အသံလွှင့်ခြင်းအစီအစဉ်သည် မီဒီယာအားဖြင့်အသိပညာများ၊ အတတ် ပညာများဝေမျှနိုင်ခြင်း၊ ဘာသာတရား အချင်း ချင်းချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းခြင်း ကို လုပ် ဆောင်နိုင်ကြောင်း" တို့ကို ပြော

ကြားခဲ့ပါသည်။ Fr.Bosco Bo Bo မှ "သင် နှင့် လူထုဆက်သွယ်ရေး" ဆို သည့် ခေါင်း စဉ်ဖြင့် မီဒီယာ၏အကျိုးကျေးဇူး၊ ဆက် သွယ်နည်းအရေးပါပုံများကို ပြောကြားခဲ့ ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူထု ဆက်သွယ်ရေးတာဝန်ခံ Fr.Leo Mang က ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့သော ဆရာတော်ကြီး များအစည်း အဝေး၏ ဆုံး ဖြတ်ချက်အရလှိုင်းတိုမီတာမှ အွန်လိုင်း စနစ်သို့ ပြောင်းရွှေ့ ရခြင်း အကြောင်းရင်း များကို ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ မှအာရှအေမန်နေဂျာFr.Victor Sayanaက

အာရှသမ္မတရားအသံလွှင့်ဌာန၏ရည်မှန်း ချက်က အာရှတိုက်မှာရှိကြတဲ့ သူတွေရဲ့ အသံတစ်ခုဖြစ်ပြီး အာရှတိုက်မှာရှိတဲ့ ဘာ သာတရားများအားလုံး စည်းစည်းလုံးလုံး ဖြစ်ဖို့အတွက်ဆိုတာကို သိရှိလာကြောင်း နှင့် တစ်လုံးတစ်ဝတ်တည်းရှိခြင်းအားဖြင့်၊ ခွဲခြားမှုမရှိဘဲ မိသားစုလိုဖြစ်လာမည်ဖြစ် ကြောင်း တို့ကို ပြောကြားခဲ့ပါသည်။ တက် ရောက်လာသော သောတရင်များထဲမှ သောတရင် ဦးကျော်အောင်ကလည်း လေ လှိုင်းလှိုင်း တိုမီတာမှ အွန်လိုင်းသို့ပြောင်း ရွှေ့ပါက ဖြစ်ပေါ်လာမည့် အားသာချက် အားနည်း ချက်များနှင့်၎င်းတို့အနေဖြင့် ဖြစ် နိုင်ပါက လေလှိုင်း လှိုင်းတိုကိုသာ အဓိက အားသာ ကြောင်းများကို သောတရင်များ အားလုံးကိုယ်စားစကားပြောကြားခဲ့သည်။

နော်ဝေနိုင်ငံမှ နှစ်စဉ်နှစ်တိုင်း သောတရင်များအား ရေဒီယိုလှူဒါန်း ပေး နေသောကို ရောဘတ်စောထူးအောင်က ၎င်း၏မိရိုးဖလာ ကိုးကွယ်သည့်ဘာသာမှ ခရစ်ယာန်ဘဝအသက်တာသို့ ပြောင်းလဲ ဖြစ်ပုံ နှင့် ဘုရားသခင်၏ ကျေးဇူးကြီးမား ပုံအား သက်သေခံပြောကြားခဲ့ပါသည်။

စာမျက်နှာ(၁၇)သို့

စာမျက်နှာ(၁၅)မှအဆက်

ဆက်လက်ပြီး Fr. Paulinus မြတ်ကြိုင်မှလည်း တက်ရောက်လာသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများနှင့် သောတရင်များထံမှ အစီအစဉ်များထုတ် လွှင့်ပြီးသည်နှင့် တစ်ပြိုင်တည်းအကြံပြု

စကားများပြောကြားပေးသော ဦးဇင်းဦး ကိတ္တိသာရနှင့်တကွ တက်ရောက်လာကြ သောသောတရင်များ၊ အားလုံးကိုကျေးဇူး တင်ကြောင်းနှင့် မြန်မာဘာသာအစီအစဉ် များတွင် အမြဲတမ်းပါဝင်အားဖြည့်ကူညီပေး ကြသောသူများအားလုံးနှင့်တကွ အလှူရှင်

များအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲတွင်သော တရင်များအား စာဖြင့်ဆက်သွယ်လာသော သောတရင်များ၊ တေးတောင်းလွှာအများ ဆုံးသောတရင်များ၊ ဖုန်းဆက်အများဆုံး သောတရင်များအား ဖုန်းလက်ဆောင်ပေး

ခြင်း၊ တက်ရောက်လာသော သောတရင် များအားလည်း ရေဒီယိုနှင့်ဖုန်းများမဲဖောက် ပေးခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။ ထို ကဲ့သို့ပြုလုပ်ပေးနိုင်ရန်အတွက် နော်ဝေနိုင် င်မှကိုရောဘတ်စောထူးအောင် မိသားစုမှ လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ Pinky(MDY-OSG)

RVA ကရင်ဘာသာ အစီအစဉ်သောသရင်တွေ့ဆုံပွဲ

RVA ကရင်ဘာသာအသံလွှင့်ခြင်းအစီအစဉ် သောသရင်များတွေ့ဆုံပွဲကို (၈၊၁၂၊၂၀၁၇)ခုနှစ်တွင် အင်းစိန်မြို့၊ စိန်ပိတာနှင့်စိန်ပေါလ်ဘုရားရိုးခိုးကျောင်း၌ ကျင်းပ ခဲ့ပါသည်။

ထိုအစီအစဉ်တွင် ဖိလိပိုင်နိုင်ငံ၊ အာဗီအေ မန်နေဂျာ Fr. Victor Sadaya ကိုယ်တိုင်ပါဝင်တက်ရောက်ကာ ပုသိမ်းဂိုဏ်းအုပ်ဆရာတော်ကြီးဂျွန်မန်ဆိန်းဟို၊မော် လမြိုင်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီးရည်မွန်စောဖိုးရေ၊ ဘားအံဂိုဏ်းအုပ် ဆရာ တော်ကြီး ဂျက်စတင်စောမင်းသိုက်၊ ပြည်ဂိုဏ်းအုပ်ဆရာတော်ကြီး အလက်ဇန္ဒား ပြီးချို့၊ RVA ကရင်ဘာသာအစီအစဉ်တာဝန်ခံ Fr. Hubert ဘုန်းတော်ကြီး (၁၇)ပါး၊ သီလရှင်များနှင့် RVA သောသရင် အယောက် ၂၅၀ကျော်တက် ရောက်ခဲ့ ကြပါသည်။



တောင်ကြီးဂိုဏ်းချုပ်သာသနာ၏ ခရစ္စမတ်နယ်လှည့်ခရီးစဉ်

တောင်ကြီးဂိုဏ်းချုပ် ဆရာတော် ဘာဆီးလျိုအားသိုက်မှအမှူးပြု၍ ဒီဇင်ဘာ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့ထိ နယ်လှည့် ခရီးစဉ်အတွက် တောင်ကြီးမြို့နယ်တွင် (၅) ရက်တာ အနီးကပ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ သည်။ရည်ရွယ်ချက်မှာ ခရစ္စမတ်နယ်လှည့် ခြင်းဖြင့် ဧဝံဂေလိ သတင်းကောင်းဟော ကြား သက်သေခံခြင်းဖြစ်သည်။ ထို့နောက် (၁၇)ရက်နေ့တွင်ကားသုံးစီးဖြင့်ရဟန်းများ၊ ကိုရင်များ၊သီလရှင်များ၊ သီလရှင်လောင်း များနှင့်လူငယ်များသည် နယ်လှည့်ခြင်းခရီး ကိုစတင်ခဲ့သည်။ လွိုင်လင်ဘုန်းတော်ကြီး ကျောင်းတွင် ခေတ္တအနားယူပြီး နမ့်စန်မြို့ သို့ ခရီးဆက်ကြကာ ကျောင်း၏(၂၅)နှစ် ပြည့်ဂျူဘီလီပွဲကိုကျင်းပမည့် ကရုဏာရေး သီလရှင်ကျောင်းသို့ ရောက်ရှိခဲ့ကြသည်။ ၎င်းနေရာတွင်ပင်(၃)ရက်တာနေထိုင်ကြပြီး နမ့်စန်ဘာသာတူများနှင့်အတူ ဂျူဘီလီပွဲ၊ ခရစ္စမတ်ပွဲတော်တို့ကို စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြသည်။ (၂၀)ရက်နေ့တွင် မယ်ဇလီမြိုင်၊ (၂၁)ရက်နေ့တွင် မအွန်

လောင်း၊ (၂၂)ရက်နေ့တွင် (တာဆွတ် တိန်း)၊ (၂၃-၂၅)ရက်နေ့တွင် (ဟိုမိန်း)၊ တို့သို့သွားရောက်ခဲ့ကြပြီး(၂၆)ရက်နေ့တွင် မအွန်လောင်းသို့ပြန်လည်ရောက်ရှိခဲ့သည်။ (၂၇)ရက်နေ့တွင် (လွိုင်လင်-ဟိုခိုက်)၊ (၂၈) ရက်နေ့တွင် တောင်ကြီးသို့ပြန်လည် ရောက်ရှိကာ(၂၉)ရက်နေ့တွင် ဆရာတော် ဘာဆီးလျိုအားသိုက်မှ ဦးဆောင်ပြီး ပြန် လည်သုံးသပ်ခြင်းကိုပျော်ပျော်ပါးပါးပြုလုပ် ခဲ့ကြသည်။ခရီးစဉ်တစ်လျှောက်တွင်ရဟန်း များမှအလှည့်ကျ မတ္တားတရားပူဇော်ခြင်းနှင့် တရားရေးအေးတိုက်ကျွေးခြင်း၊အာပတ်ဖြေ ထိုင်ပေးခြင်း၊ တစ်အိမ်တက်တစ်အိမ်ဆင်း ခရစ္စမတ်သတင်းကောင်းဝေမျှခြင်းနှင့်အိမ် ကောင်းကြီးပေးခြင်း၊ဇာတ်လမ်းတေးသရုပ် ဖော်၊တိုင်းရင်းသားအကအမျိုးမျိုးနှင့်စတီ တ် ရိုးများပြုလုပ်ပေးခြင်း၊ လက်ထပ်ခြင်း စက္ကရာမင်းတူး၊ ဆေးကြောခြင်းစက္ကရာမင် တူး၊ ကိုယ်တော်မြတ်ပင့်ယူခြင်း စက္ကရာ မင်တူးနှင့်ခရစ္စမတ်အားပေးခြင်း စက္ကရာမင် တူးများပေးခြင်း၊ ကျောင်းထိုင်ဘုန်းတော်

ကြီးများ၊ စစ္စတာရ်ကြီးများ၊ ဗုဒ္ဓဘုန်းတော် ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အားခရစ္စမတ်လက်ဆောင် ပစ္စည်းပေးအပ် ခြင်း၊ ရွာသားနှင့် ကလေးသူငယ်များအား Social games ကစားပေးခြင်းနှင့် အဝတ် အထည်များဝေပေးခြင်း၊ Mission အတွေ့ အကြုံများဝေမျှခြင်းကိုရင်များနှင့် သီလရှင် တစ်ဂိုဏ်းစီမှ တစ်ညတာ ဖျော်ဖြေရေးအစီ အစဉ်များကိုတာဝန်ယူဆောင်ရွက်ပေးခြင်း၊ ချစ်ကြည်ရေး ဘောလုံးပွဲများ ပြုလုပ်ပေး ခြင်း၊ အလည်အပတ်သွားခြင်းနှင့် ခရစ္စမတ် မိတ်ဆုံစားပွဲများပြုလုပ်ပေးသည်။ ဤနှစ် ခရစ္စမတ်ခရီးစဉ်သည် အခြားနှစ်နှင့်မတူ တစ်ထူးခြားပြီး စိတ်ဝင်စားဆရာကောင်း သလို ပျော်ရွှင်ဖွယ်ရာလည်းကောင်း လှပါ သည်။ ထို့အပြင် နယ်လှည့်ခရီးမှအကျိုး ကျေးဇူးများစွာရရှိကြသည်။ ၎င်းတို့မှာ- -တောင်ကြီးသာသနာ အတွင်းရှိ ရဟန်း၊ သီလရှင်နှင့်အသင်းအဖွဲ့များစုပေါင်းဆောင် ရွက်မှုရှိခြင်း၊

-ရှေ့တန်းသာသနာ၏ အခြေအနေကို တစ် စေ့တစ်စောင်းသိရှိလာခြင်း၊ -ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ဘာသာတူများနှင့်ဘာသာ မတူသူများတို့နှင့် ချစ်ခင်ရင်းနှီးမှုရရှိခြင်း၊ -ခရစ္စမတ်ပွဲတော်အတွက် အကုန်ကျခံပေး ခြင်းနှင့် ခရစ္စမတ်သတင်းကောင်းဝေငှရာ တွင်လှိုက်လှဲစွာ လက်ခံကြိုသောဘာသာ ခြားညီအစ်ကိုမောင်နှမများကို အားရကျေ နပ်မိခြင်း၊ -သာသနာပြုခြင်းသည် အဘယ်သို့နည်းဆို သည်ကို သဘောပေါက်လာခြင်း၊ -ခရစ္စမတ်၏အနှစ်သာရကို ယခင်နှစ်များ ထက် သိရှိခံစားလာရခြင်းနှင့် ဝိညာဉ်ခွန် အားကျေးဇူးများလည်း ရရှိကြသည်။ နယ် လှည့်ခရီးစဉ်အတွက် ပါဝင်ဆက်ကပ်ရာမှာ ဆရာတော်(၁)ပါး၊ ဘုန်းတော်ကြီး(၅)ပါး၊ ကိုရင်(၁၄)ပါး၊ သီလရှင်(၅)ပါး(Zataman, Charity, Reparation and St. Xavier) စစ္စတာရ်လောင်း(၁၈)ဦး၊ လူငယ်(၇)ဦးနှင့် ကားသမား(၃)ဦးတို့ဖြစ်ကြပါသည်။

Taunggyi Osc

ဗန်းမော်သာသနာ၊ ၇၊၁၂၊၂၀၁၇။

၂၀၁၇ ခုနှစ်၊ ဇန်နဝါလ (၇) ရက် စနေနေ့တွင် ဗန်းမော်ကျောင်းထိုင် ဘုန်းတော်ကြီး Fr. John Zaw Doi မှ ကြီးမှူးကျင်းပသော ကျေးရွာရပ်ကွက် (၁၁)ခုမှ ကချင်ရိုးရာ Wun pawng Sumpi တီးဝိုင်းတီးမှုတ်ပြိုင်ပွဲ၊ ကချင် ရိုးရာ ကို တန်ဖိုးထားမြတ်နိုးတတ်ရန် အားပေးနှိုးဆော်သော သီချင်းစပ်ဆို ပြိုင်ပွဲ၊ ကချင်သီချင်းမန်တိုင်(Auw Anhte Yaung) သီချင်းနှင့်၊ သီချင်းအပုဒ် (၅၀) ထဲမှ မဲနှိုက်၍ ကျပန်းသီချင်းပြိုင်ခြင်းစသည်ဖြင့် အဖွဲ့တစ်ဖွဲ့မှ လေးမျိုးစီ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ရပ်ကွက်အသီးသီးမှ အဆင့် ၁၊ ၂၊ ၃ နှင့် နှစ်သိမ် ဆုများ ရရှိ ခဲ့သည်။

ကချင်ရိုးရာကိုထိန်းသိမ်းတန်ဖိုးထားတတ်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပ သော ထိုပြိုင်ပွဲကို မနက် ၉း၀၀ မှ စတင်ကာ ညနေခင်း ၂း၃၀ တွင် အောင်မြင် စွာ ပြီးဆုံးသွားခဲ့ပါသည်။ Sr. Mary Lu Mai (SFX)R.V.C. Banmaw -Dio

ကချင်ရိုးရာ အနုပညာစွမ်းရည်ပြိုင်ပွဲ



ဘုရားကျောင်းဆောင်သစ်ကောင်းကြီးပေးခြင်းနှင့်ခရစ္စမားအားပေးခြင်းအခမ်းအနား

ပုသိမ်သာသနာ



ပုသိမ်သာသနာ မြောင်းမြတိုက် နယ်အတွင်းရှိ သယ်န်းကုန်းကျေးရွာသို့ ပုသိမ်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟီသည် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကြွရောက်ကာ ဘုရား၏ သန့်ရှင်းသောမယ်တော် ဘုရားကျောင်းဆောင် အသစ်ဖွင့်ပွဲ၊ ဂျူဘီလီရှင် သီလရှင်များအား ဂုဏ်ပြုခြင်းနှင့် မြောင်းမြတိုက်နယ်တစ်ခုလုံးရှိ ကလေးသူငယ်များအား ခရစ္စမားအားပေးခြင်းစက္ကရာမင်းတူးပေးခြင်း အခမ်းအနားများကိုပြုလုပ်ကျင်းပခဲ့ကြသည်။ ၂၀၁၆ ခုနှစ်၏ နောက်ဆုံးနေ့ဖြစ်သော ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းအချိန်တွင် ကြွရောက်လာကြ

သောပုသိမ်ဆရာတော်ကြီးဂျွန်မန်းဆိန်းဟီနှင့်တကွ ဧည့်သည်ရဟန်းတော်များကိုစီတန်းခြင်းဖြင့်လည်းကောင်း၊ ခုံးယိမ်းအကများဖြင့်လည်းကောင်း ကြိုဆိုခဲ့ကြသည်။ ထို့နောက်တွင် ဆရာတော်ကြီးမှဘုရားကျောင်းဆောင်သစ်ကို ကောင်းချီးပေးခြင်းနှင့်ဖဲကြီးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးက ၂၀၁၆ ခုနှစ်အတွက် ဘုရားသခင်အားကျေးဇူးတင်ခြင်း မစ္စားတရားတော်မြတ်ကို ကျင်းပပေးခဲ့ကြသည် တစ်ဆက်တည်းတွင်လည်း ငွေစင် ဂျူဘီလီရှင်များဖြစ်သော သီလရှင်များအတွက် မစ္စားတရားကိုလည်းပူဇော်ပေးခဲ့

သည်။ မစ္စားတရားတော်မြတ်အတွင်းမိမိ၏ ဩဝါဒတွင် ဆရာတော်ကြီးက လွန်ခဲ့သော နေ့များကပြုလုပ်ခဲ့သော ကရင်နှစ်သစ်ကူးပွဲတော်မှ သမတ္တအကြံပေးပုဂ္ဂိုလ်ပြောကြားခဲ့သော ကောက်သစ်စားပွဲနှင့် ထိုက်တန်သူအကြောင်းနှင့် ဆက်စပ်လျက် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူပိုင်ဆိုင်နိုင်ရန်မှာ အားလုံးတက်ညီလက်ညီဖြင့် မိမိတို့ တတ်နိုင်သောထောင့်စွမ်းဆောင်နိုင်သောဖက်မှ တတ်အားသမျှ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ကိုလည်း မြွက်ကြားသွားခဲ့သည်။ ဆက်လက်ပြီး ဆရာတော်ကြီးက ထိုနေ့ညထိုကဲ့သို့ မစ္စားပူဇော်ရန်ရွေးချယ်ခဲ့ခြင်းမှာ ဘုရားသခင်အားကျေးဇူးဆပ်တင်လိုသောကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့ အသီးသီးသည် နည်းမျိုးစုံဖြင့်လည်း ဘုရားသခင်ကိုလည်းကောင်း၊ နီးစပ်သူများကိုလည်းကောင်း ကျေးဇူးတင်စရာများစွာရှိကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။ မစ္စားတရားတော်အပြီးတွင် ဆရာတော်နှင့်ဂျူဘီလီရှင်များအားဂုဏ်ပြုခြင်းဖျော်ဖြေရေးအစီအစဉ်များကို ပြုလုပ်ကျင်းပပေးခဲ့သည်။ ထိုအစီအစဉ်များ၏ အစတွင်လည်းကြွရောက်

လာသော ဆရာတော်ကြီးနှင့် ဂျူဘီလီရှင်များအား ဂုဏ်ပြုသဘာဝများကိုလည်း ဖတ်ကြားပေးခဲ့သည်။ ဂျူဘီလီရှင်များမှာ ကရုဏာရေးသီလရှင် အသင်းဂိုဏ်းမှ စစ္စတာရ်ရှိ စီမေရီခင်ပန်း၊ စစ္စတာရ် ထရေးဇာအထွေး၊ စစ္စတာရ် ဂျယ်နီနန်းလုံတို့ဖြစ်ကြသည်။ ထို့နောက် ၂၀၁၇ နှစ်သစ်၏ ပထမဆုံးနေ့ ဘုရား၏သန့်ရှင်းသောမယ်တော်ပွဲနေ့တွင် မြောင်းမြသာသနာအုပ်စုအတွင်းရှိ ကလေးသူငယ်ပေါင်း (၄၇၀) ခန့်ကို ဆရာတော်ကြီးက ခရစ္စမားအားပေးခြင်း စက္ကရာမင်းတူးကိုပေးခဲ့သည်။ မစ္စားတရားတော်မြတ်အတွင်း ဆရာတော်ကြီးက ရှေးဦးစွာ မစ္စားပူဇော်ရာယဇ်ပလ္လင်ကို ကောင်းချီးပေးခဲ့သည်။ ထို့နောက်တွင်ဘုန်းတော်ကြီး(၉)ပါးတို့နှင့်တကွ နှစ်သစ်မစ္စားကိုပူဇော်ကာ ကလေးသူငယ်များကိုလည်း ခရစ္စမားအားပေးခြင်း စက္ကရာမင်းတူးကိုလည်းပေးခဲ့သည်။ ထိုနေ့များ၏ အခမ်းအနားများတွင် ဆရာတော်နှင့်တကွ ရဟန်းတော်များ၊ သီလရှင်များနှင့် ဘရာသာရ်များ စုစုပေါင်း ၄၀ ပါးခန့်တက်ရောက်ခဲ့သည်ဟု ခန့်မှန်းရပါသည်။

မိုးမြတိုက်နယ်ဖွား ရဟန်း၊ သီလရှင်များတွေ့ဆုံခြင်း

မိုးမြတိုက်နယ်ဖွား ရဟန်း၊ သီလရှင်များသည် မိုးမြမြို့ ဘုရား၏သန့်ရှင်းသောမယ်တော်ဘုရားရှိခိုးကျောင်းတွင် ဒီဇင်ဘာလ(၃၀)ရက်နေ့မှစ၍(၁)ရက်နေ့ထိ နှစ်စဉ်တွေ့ဆုံလေ့ရှိသည်။ ယခုနှစ်တွင် ပြုလုပ်သော တွေ့ဆုံပွဲသို့လည်း ရဟန်း(၁၄)ပါး၊ သီလရှင်(၁၅) ပါးနှင့် အတူ အသင်းအဖွဲ့ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း (၃၄)ရောက်ပါဝင် တက်ရောက် နိုင်ခဲ့သည်။ တွေ့ဆုံပွဲပြုလုပ်ရသောရည်ရွယ်ချက်မှာ သာသနာ့အမှုတော်ထမ်း ဆောင်စဉ် တွေ့ကြုံရသော အခက်အခဲပြဿနာများကို စိတ်ပျက်အားငယ်ချင်းမရှိပဲ တစ်ဦးကိုတစ်ဦးနားလည်မှု၊ အားပေးမှုနှင့် ဆုတောင်းမေတ္တာဖြင့် မောင်နှမသဖွယ်အချင်းချင်း ဖေးမ အားပေး ကူညီကြရင်း အသက်ထက်ဆုံးတိုင် အမှုတော်ကို ထမ်းဆောင်နိုင်ရန်၊ ဘာသာ တူများလည်း ရဟန်း၊ သီလရှင်များ၏ဆက်ကပ်သောဘဝအသက်တာကို ပိုမိုသဘောပေါက် လာစေရန်တို့ဖြစ်သည်။

ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက် ၈:၃၀မိနစ်တွင် အဖွင့်မေတ္တာဖြင့် စတင်ကာ မိုးမြတိုက်နယ်ဖွား ရဟန်း၊ သီလရှင်များ၏ ဥက္ကဋ္ဌဖြစ်သော ဖာသာရ် ရောဘတ်မှ အဖွင့်အမှာစကားပြောကြားပြီးသည့်နောက် စစ္စတာရ်ဂျီစမ်းခေ(စေတမန်)မှ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူနှင့် ဆိုင်သော သာသနာပြုလုပ်ငန်းများအကြောင်းကို ဝေမျှသွားသည်။ ပုဂ္ဂိုလ် သုံးပါး ဘုရားတစ်ဆူနှင့်ဆိုင်သော သာသနာပြုလုပ်ငန်းများအကြောင်းကိုဝေမျှခြင်း၏ရည် ရွယ်မှာ သာသနာပြုပုဂ္ဂိုလ်များဖြစ်သော ရဟန်း၊ သီလရှင်များနှင့် ကက်သလစ် ဘာသာတူ တို့သည် မိမိ၏ သာသနာပြုလုပ်ငန်းတွင် ပုဂ္ဂိုလ်သုံးပါးကိုအခြေခံပြီး သာသနာပြုနေသည်ကို သတိမူလာစေရန်၊ တစ်ပါးသူအတွက် ကောင်းသော သာသနာပြုပုဂ္ဂိုလ်တစ်ဦးဟုတ်မဟုတ် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ရန်၊ ကောင်းသောမျိုးစေ့နှင့် ဆိုးသောမျိုးစေ့ဖြစ်သော ပေါင်းပင်ပုံဥပမာအကြောင်းကိုခိုင်းကာ သာသနာပြုနေစဉ် မည်သို့သောစိတ်နေစိတ်ထား နှင့်သာသာပြုမပြု၊ အပေါ်ယံသဘောဖြင့်၊ တာဝန် တစ်ခုအနေဖြင့်သာသာသနာပြုနေသလား၊ ခံယူချက်အပြည့်နှင့် သာသနာပြုနေသလား၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်လာစေလိုသော ရည်ရွယ်ချက်ဖြင့် ဝေမျှပေးသွားခဲ့သည်။ အဖွဲ့ခွဲဆွေးနွေးတင်ပြခြင်း၊ action songနှင့် ပြန်လည်သုံးသပ်ခြင်းများပြုလုပ်ခဲ့သည်။

၁၂:၀၀နာရီတွင် သင်ခန်းစာကို အဆုံးသတ်ပြီး ညနေပိုင်း(၃)နာရီမှ (၄) နာရီထိကို ယခင်နှစ်တွင် ချမှတ်ခဲ့သောအရာများကို လက်တွေ့တွင်လုပ်ဆောင်မှုရှိမရှိ ပြန်လည် သုံး သပ်ခြင်း နှင့်အခြားသော အသစ်သောလုပ်ငန်းစဉ်များကိုလည်းချမှတ်ခဲ့ကြသည်။ လာမည့် နှစ်တွင် Fr. Thomas Chitthar မှ မီဒီယာကိုအသုံးပြုပြီးစေ့ဂေလီသတင်းကောင်းကို မည်သို့ မည်ပုံ ဟောပြောကြားရမည် ဟူသောခေါင်းစဉ်ဖြင့် တာဝန်ယူပို့ချပေးမည့်ဖြစ်သည်။ ထို့နောက် နှစ်သစ်ကူးည ဖျော်ဖြေရေးအစီအစဉ်တွင် မိုးမြတိုက်နယ်ဖွား ရဟန်း၊ သီလရှင်များမှ အဖွင့် သီချင်းတစ်ပုဒ်ဖြင့် သီဆိုသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖယ်ခုံသာသနာ့ကိုရင်များ၏နယ်လှည့်ခရီးစဉ်



ဖယ်ခုံသာသနာတွင် ခရစ္စမတ်နယ်လှည့်ခရီးစဉ်ကို (၃)နှစ်တစ်ခါပြုလုပ်လေ့ရှိသည်။ ၂၀၁၆ခုနှစ်တွင်လည်း ဘုန်းတော်ကြီး(၂)ပါး၊ ကိုရင်(၉)ပါး၊ ကိုရင်လောင်း ကျောင်းသား(၁၃)ဦး၊ စိန်ဖရန်းဇေးဗရား သီလရှင်(၁)ပါးတို့သည် ဒီဇင်ဘာ ၂၃-၂၄ရက်နေ့ထိ နမ့်ပေါ်လုံ၊ ကုန်းပေါ၊ နောင်လိုင်၊ ပေါ်ကုန်း၊ ညောင်ကင်သာ၊ ဆီမီးလော့၊ ဝိကင်းကော့ရွာများသို့ သွားရောက်ကာ ခရီးမဆိုက် ရွာသားများကြိုဆိုခြင်း၊ ချစ်ကြည်ရေး ဘောလုံးကစားခြင်းဖြင့်ခရီးနှင့်ခဲ့ကြသည်။

နယ်လှည့်ခြင်း၏ ရည်ရွယ်ချက်များမှာ ခရစ္စမတ်၏သတင်းကောင်းကိုဝေမျှခြင်း၊ ကလေးသူငယ်၊ လူငယ်များသို့ ခေါ်တော်မူခြင်း ပိုမိုရရှိခံစားရန်ဖြစ်သည်။ ခရီးစဉ်တစ်လျှောက် ရရှိသော အကျိုးကျေးဇူးများမှာ ကိုရင်များ၊ ကိုရင်လောင်းများနှင့် နယ်အသီးသီးမှ ဘာသာတူများရင်းနှီးခွင့်ရရှိခြင်း၊ ခေါ်တော်မူခြင်းအကြောင်းကို နက်ရှိုင်းစွာသိရှိလာခြင်း၊ ဘာသာတူများအတွက်လည်း ဘာသာရေး၊ ပညာရေး အသိအမြင်များပွင့်လင်းလာခြင်း၊ ရွာမိရွာဖများမှ ကျေနပ် အားရမှုရှိခြင်း စသည်တို့ဖြစ်သည်။

နယ်လှည့်စဉ်တွင် မစ္စားတရားပူဇော်ခြင်း၊ ကစားနည်းအမျိုးမျိုး၊ အားကစားနှင့် အကပဒေသာများ၊ ဖျော်ဖြေရေးအစီအစဉ်များတို့ဖြင့် ခရစ္စမတ်သတင်းကောင်း ကိုဝေမျှကြကြောင်း သတင်းရရှိပါသည်။

Pekhon Osc



CBCM-OSC ဒါရိုက်တာ အသစ် ဘုန်းတော်ကြီး မာရီးယားနို ဝိုးနိုင်း(SDB)



ကလေးဖော်(၂၈)ဦး ဆေးကြောခြင်း....စာ(၄)



အာခါလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော် စာ (၁၄)



TOT သင်တန်းစာ(၁၄)



တောင်ကြီးခိုလှမ်းချုပ်သာသနာ.....စာ(၁၄)




ညောင်လေးပင် ကျောင်းဟောင်းပုံ



(၁၅) ဣမ်ဖြော့က ညောင်လေးပင် ဆုတောင်းပြုည့်လှဒ်ဝယ်တော်သင်ပွဲတော်ကြီး
(၃-၂-၂၀၁၇) နေ့
မှ
(၁၂-၂-၂၀၁၇) ရက်နေ့အထိ
(၆) ရက်အကြိုဆုတောင်းခြင်း
နိဗ္ဗိနားတို (၃-၂-၂၀၁၇)သောကြာနေ့မှ
စတင်ကျင်းပပါမည်။
ဗွဲ့ဝင်ကြီးမျိုး၊ ကြီးရောင်ပါမိန့် ဖြိုက်ဖြိုက်စွာ ဖိတ်ကြားအပ်ပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ဗွဲ့တော်ကွင်းမရတော်မီ

သင်၏လက်ကိုင်ဖုန်းထဲသို့ (RVA)အာရှသမ္မတရားလေလှိုင်းအသံများကို Mobile ဖြင့် (၂၄)နာရီနားဆင်နိုင်ပါပြီ။



<http://myanmar.rveritas-asia.org/> အချိန်အခါမရွေး၊ နေရာမရွေး RVA - Mobile - သုံးကြစို့